

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

နှင့်

မြင်ပစာရင်းစစ်အစီရင်ခံစာဘဏ္ဍာရေးရှင်းတမ်းများ

Sein Win & Associates

Accounting, Auditing & Consultancy Services

(၂၀၁၉-၂၀၂၀)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

(၂၀၁၉-၂၀၂၀)

ပထမပုဂ္ဂလိကဘဏ်လီမိတက်
စာရင်းစစ်ကော်မီတီအစည်းအဝေး ၁/၂၀၂၀-၂၀၂၁

အစည်းအဝေးကျင်းပသည့်နေ့ရက် ။ ။ ၂၀-၁၀-၂၀၂၀
အစည်းအဝေးကျင်းပသည့်အချိန် ။ ။ နံနက်(၁၀:၀၀)နာရီ
အစည်းအဝေးကျင်းပသည့်နေရာ ။ ။ ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)

Video Conferencing ဖြင့်အစည်းအဝေးတက်ရောက်သူများ

၁။ ဒေါ်လှမြင့်

၂။ ဒေါ်ခင်ဌေးယူ

၃။ ဒေါ်ရီရီလွင်

၄။ ဒေါ်ခင်သီတာ

အစည်းအဝေးဆုံးဖြတ်ချက်များ

ပထမပုဂ္ဂလိကဘဏ်၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်အတွက် စက်တင်ဘာလနှင့် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်ကုန်အထိငွေရေးကြေးရေးအခြေအနေများကို ၂၀၁၈-၂၀၁၉ ခုနှစ်စက်တင်ဘာလနှင့် ယင်းဘဏ္ဍာရေးနှစ်ကုန်အထိငွေရေးကြေးရေးအခြေအနေများနှင့်နှိုင်းယှဉ်စိစစ်ကြည့်ရာတွင်အောက်ပါအတိုင်းတွေ့ရှိရပါသည်။

(ကျပ်သိန်းပေါင်း)

အကြောင်းအရာ	စက်တင်ဘာလအတွက်		စက်တင်ဘာလကုန်အထိ	
	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
အတိုးရငွေများ	၄၇,၀၅၃.၆၉	၃၁,၄၃၉.၉၉	၂၃၁,၂၃၄.၅၀	၁၉၄,၈၄၀.၂၄
အခြားရငွေများ	၆,၆၈၄.၁၂	၈၃၀.၇၆	၃၁,၁၁၆.၅၃	၇,၆၈၂.၂၈
စုစုပေါင်းရငွေများ	၅၃,၇၃၇.၈၁	၃၂,၂၇၀.၇၅	၂၆၂,၃၅၁.၀၃	၂၀၂,၅၂၂.၅၂

(ကျပ်သိန်းပေါင်း)

အကြောင်းအရာ	စက်တင်ဘာလအတွက်		စက်တင်ဘာလကုန်အထိ	
	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
အတိုးစရိတ်များ	၄၆,၀၁၅.၉၉	၂၉,၅၃၀.၁၃	၁၄၈,၂၁၀.၂၄	၁၁၅,၇၆၆.၆၉
စီမံခန့်ခွဲမှုစရိတ်များ	၉,၇၁၀.၇၁	၉,၁၂၅.၃၁	၃၆,၆၉၅.၀၆	၃၅,၉၀၃.၄၈
စုစုပေါင်းအသုံးစရိတ်များ	၅၅,၇၂၆.၇၀	၃၈,၆၅၅.၄၅	၁၈၄,၉၀၅.၃၀	၁၅၁,၆၇၀.၁၇
ပိုငွေ(+)/ လိုငွေ(-)	(-) ၁,၉၈၈.၈၉	(-) ၆,၃၈၄.၇၀	(+) ၇၇,၄၄၅.၇၃	(+) ၅၀,၈၅၂.၃၅

ပထမပုဂ္ဂလိကဘဏ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စက်တင်ဘာလနှင့်စက်တင်ဘာလကုန်အထိ နှစ်ကုန်ဆုံးချိန်ငွေရေးကြေးရေးအခြေအနေများကို ၂၀၁၈-၂၀၁၉ ခုနှစ် စက်တင်ဘာလနှင့်စက်တင်ဘာလကုန်အထိ နှစ်ချုပ်ငွေရေးကြေးရေးအခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ရာအောက်ပါအတိုင်း တွေ့ရှိရပါသည်။ ကိုဗစ်ကူးစက်ရောဂါအခြေအနေကြောင့် ၂၀၂၀ ခုစက်တင်ဘာလ၏ ဝင်ငွေရရှိမှုသည် ၂၀၁၉ ခုစက်တင်ဘာလထက် သိသာစွာကျဆင်းခဲ့ပြီး အသုံးစရိတ်များလည်း လျော့နည်းသုံးစွဲခဲ့ကြောင်းတွေ့ရှိရပါသည်။ ဘဏ္ဍာရေးနှစ်ချုပ်ဝင်ငွေအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ယခင် နှစ်၏ ၇၇.၂% သာဝင်ငွေရရှိခဲ့ပြီး အတိုးရငွေများနှင့် အခြားရငွေများ (၂) ရပ်လုံးတွင် ယခင်နှစ်ကထက် လျော့ကျခဲ့ကြောင်း တွေ့ရှိရပါသည်။ အသုံးစရိတ်အနေဖြင့်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၏ ၈၂% သာ သုံးစွဲခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၀၁၉-၂၀ ပြည့် ဘဏ္ဍာနှစ်တစ်ခုလုံး၏ ရငွေစုစုပေါင်းကို စိစစ်ကြည့်ရာအတိုးရငွေအနေဖြင့် ယခင်နှစ်၏ ၈၄.၂% ကိုရရှိခဲ့ပြီး ပြင်ပချေးငွေပမာဏလျော့ကျခဲ့ခြင်းကြောင့် အတိုးရငွေများကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ အခြားရငွေကဏ္ဍတွင် ယခင်နှစ်၏ ၂၅%ခန့်သာ ရရှိခဲ့ပြီး ထိုသို့သိသာစွာ လျော့နည်းခြင်းမှာ IFRS နှင့်အညီ ပထမပုဂ္ဂလိကဘဏ်၏ accounting policy ပြောင်းလဲခဲ့သဖြင့် ချေးငွေတစ်ရပ်တိုင်းအတွက် service charges 1% ကောက်ခံမှုကို ၂၀၁၉ ခု အောက်တိုဘာလ (၁) ရက် နေ့မှစတင်ရပ်ဆိုင်းခဲ့ခြင်း ဒေါ်လာဈေးကျဆင်းမှုကြောင့် နိုင်ငံခြားသုံးငွေကြေးမှ ဝင်ငွေရရှိမှုကျဆင်းခြင်း၊ Hire Purchase ဝန်ဆောင်မှု လျော့ကျခြင်းတို့ကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ၂၀၁၉-၂၀ ပြည့် ဘဏ္ဍာနှစ်အတွင်း အသုံးစရိတ်များကို ယခင်နှစ်

ကထက် လျော့ချသုံးစွဲခဲ့သော်လည်း ၂၀၂၀ခု မတ်လကုန်ခန့်မှစတင်ဖြစ်ပွားခဲ့သော ကိုဗစ်ကူးစက်မြန်ရောဂါကြောင့် နိုင်ငံနှင့်အဝှမ်းစီးပွားရေး လုပ်ငန်းများ နှောင့်နှေးရပ်ဆိုင်းလျက်ရှိသော အခြေအနေကြောင့် ဘဏ်မှ ချေးငွေယူထားသော လုပ်ငန်းရှင်များအနေဖြင့် အတိုး/အရင်းများပေးဆပ်နိုင်ရန် ခက်ခဲလာခဲ့ပြီး ဘဏ်၏NPL များ ယခင်နှစ်ကထက် မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် ၂၀၁၉-၂၀၂၀ပြည့် ဘဏ္ဍာရေး နှစ် ၏ ဘတ်ဂျက်ပိုငွေမှာ ကျပ်သိန်းပေါင်း(၅၀,၈၅၂.၃၅)ရရှိထားခြင်းကြောင့် ဘဏ်၏လုပ်ငန်းများပုံမှန်လည်ပတ် နေဆဲဖြစ်သည်ဟုသုံးသပ်တွေ့ရှိရပါသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသော ငွေရေး ကြေးရေးအချိုးများကိုက်ညီမှုရှိ-မရှိစိစစ် ကြည့် ရာတွင် အောက်ပါအတိုင်းတွေ့ရှိရပါသည်။

(၁) Reserved Requirement Ratio - ၁၅.၈၉% သတ်မှတ်ချက် ၅%ထက် ကျော်လွန်သဖြင့်အချိုး ကိုက်ညီ ကောင်းမွန်မှုရှိပါသည်။

(၂) Loan and Deposit Ratio - ၇၈.၁၅% ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း ၈၀% ကျော်လွန် ချေးငွားထားခြင်းမရှိသဖြင့် အချိုးကိုက်ညီမှုရှိပါသည်။

(၃) Free Capital Ratio(Excluding WIP) - ၄၉.၂၉% ဗဟိုဘဏ်၏သတ်မှတ်ချက် ၅၀% ကိုပြည့်မှီရန် ၀.၇၁% မဆိုစလောက်လေး ပြည့်မီလုနီးပါး ဖြစ်ပါသည်။

(၄) Liquidity Ratio - ၄၅.၀၇% ဗဟိုဘဏ်၏ သတ်မှတ်ချက် ၂၀%ကိုများစွာကျော်လွန် သဖြင့် အချိုးကိုက်ညီကောင်းမွန်ပါသည်။

(၅) Capital Adequacy Ratio - Tier 1 Capital Ratio ၃၄.၃၅ % နှင့် Tier 2 Capital Ratio ၃၅.၆% ရှိသဖြင့် ဗဟိုဘဏ်၏သတ်မှတ်ချက် ၈% ထက်ကျော်လွန်သဖြင့် အချိုးကိုက်ညီ ကောင်းမွန် ပါသည်။

(၆) Deposit to Paid -up Capital Ratio - ၇.၃၀:၁ ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း အချိုး၁၀ဆ မကျော်လွန်သဖြင့် အချိုးကိုက်ညီကောင်းမွန်မှုရှိပါသည်။

ခြုံငုံသုံးသပ်ရပါလျှင် နိုင်ငံနှင့်အဝှမ်း ရင်ဆိုင်နေရသော ကိုဗစ်ရောဂါအန္တရာယ်ကြောင့် စီးပွားရေး လုပ်ငန်းများ နှေးကွေးတုံ့ဆိုင်းနေသောအချိန်တွင် ပထမပုဂ္ဂလိကဘဏ်အနေဖြင့် အခြားဘဏ်များနည်းတူ လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်နှင့်တကွ ဘဏ်ခွဲများအားလုံးအနေဖြင့် ဘဏ်၏customerများတိုးတက် ရရှိလာရေး၊ ရှိရင်းစွဲဖောက်သည်customerများ လျော့ကျမသွားအောင် ထိန်းသိမ်းစည်းရုံးရေးတို့ကို ဦးစားပေး ကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ဘဏ်နှင့်လက်တွဲမည့် customerများတိုးပွားလာအောင် လိုအပ်သော မူဝါဒ၊ နည်းလမ်းများကို လည်းပြောင်းလဲချမှတ်ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ အစုရှယ်ယာရှင်များထံ နှစ်စဉ် အမြတ်ဝေစု ခွဲဝေပေးနိုင်သကဲ့သို့ ယခုဘဏ္ဍာရေးနှစ် တွင်လည်း ပြင်ပစာရင်းစစ်အဖွဲ့မှ ဘဏ်၏လုပ်ငန်းများ ကို စာရင်းစစ်ဆေးပေးပြီးသည့်နောက်တွင် သင့်တော်သောအချိန်တွင် အမြတ်ဝေစုများခွဲဝေပေးနိုင်မည်ဟု ထင်မြင်ယူဆရပါသည်။ သို့ဖြစ်ပါ၍ ပထမပုဂ္ဂလိကဘဏ်၏ဘဏ္ဍာရေးအခြေအနေခိုင်မာကောင်းမွန်လျက်ရှိ ကြောင်း သုံးသပ်တွေ့ရှိရပါသည်။


ပုံ


ဒေါ်လှမြင့်

ပုံ


ဒေါ်ခင်ဌေးယု

ပုံ


ဒေါ်ခင်သီတာ

မိတ္တူမှန်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

မြင်ပစာရင်းစစ်အစီရင်ခံစာဘဏ္ဍာရေးရှင်းတမ်းများ

Sein Win & Associates

Accounting, Auditing & Consultancy Services

(၂၀၁၉-၂၀၂၀)

မထမပုဂ္ဂလိကဘဏ်လီမိတက်

၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလ ၊ (၃၀) ရက်တုန်းဆုံးသော ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများ

-ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

-ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

-အစုရှယ်ယာများ၏ပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

-ငွေသားစီးဆင်းမှု ရှင်းတမ်း

-နောက်ဆက်တွဲဖော်ပြချက်များ

ပြင်ပစာရင်းစစ်အစီရင်ခံစာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ

ကျွန်တော်တို့များစာရင်းစစ်အဖွဲ့သည် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း နှင့် အရေးပါသောစာရင်း ဆိုင်ရာ မူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သည့် ဘဏ္ဍာရေးရှင်းတမ်းများ ကိုစစ်ဆေး ခဲ့ပြီး ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက် အုပ်ချုပ်မှုတာဝန်ရှိသူများ၏ တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဌာန်းချက်များ၊ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း၊ ဆိုင်ရာစံများနှင့် အညီရေးဆွဲရန်၊ သင့်လျော်မှန်ကန်စွာဖော်ပြရန်နှင့် မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုကင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲဖော်ပြရန် အတွက် စီမံခန့်ခွဲသူများမှ လိုအပ်သည်ဟုသတ်မှတ်သည့် လုပ်ငန်းတွင်းထိန်းချုပ်မှု ထားရှိရန်တို့မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ စီမံအုပ်ချုပ်သူများသည် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများ ရပ်ဆိုင်းခြင်း သို့မဟုတ် လက်တွေ့ကျသော အခြားနည်းလမ်းမရှိခြင်း တို့မှအပ ဘဏ္ဍာရေးရှင်းတမ်း များရေးဆွဲပြုရာတွင် ဘဏ်၏ရှေ့ဆက်လုပ်ကိုင်နိုင်မည့်စွမ်းရည် အဆိုပါ အခြေအနေ နှင့်သက်ဆိုင်သည်များ ကိုဖော်ပြရန်၊ရှေ့ဆက် လုပ်ကိုင်မည့် အခြေအနေပေါ်မူတည်၍ စာရင်းရေးသွင်းခြင်းတို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ အုပ်ချုပ်မှု တာဝန်ရှိသူများသည် ဘဏ်၏ဘဏ္ဍာရေးအစီရင်ခံခြင်းဖြစ်စဉ်ကို ကြီးကြပ်ရန်တာဝန် ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ်စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်တော်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိသည် ဆိုရာတွင် မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်း ဆိုင်ရာစံများနှင့်အညီ စာရင်းစစ်ဆေး ထားခြင်းသည် အရေးပါသောမှားယွင်းဖော်ပြမှုတစ်ခုရှိနေခြင်းကို တွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်းမျိုး မဟုတ်ပါ။ အရေးပါသောမှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့ တစ်ခုခြင်းသို့မဟုတ် စုပေါင်း၍ ဘဏ္ဍာရေးရှင်းတမ်းများကို အခြေခံသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာလွှမ်းမိုးမှုများ ရှိလာနိုင်သည်ဆိုပါက အဆိုပါမသမာမှု သို့မဟုတ် မှားယွင်းမှုများ ကိုအရေးပါသောမှားယွင်းဖော်ပြမှုဟုယူဆပါသည်။

စာရင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ ပညာရပ်ဆိုင်ကျွမ်းကျင်သူအကဲဖြတ်ချက် ကျင့်သုံးပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ သတိသမ္မဇဉ် (Professional Judgment and Professional Skepticism) ဖြင့် ထိန်းသိမ်း ဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အုပ်ချုပ်မှုတာဝန်ရှိသူများနှင့် စာရင်းစစ်ဆေးရန် စီစဉ်ထားသောအတိုင်းအတာ၊ စစ်ဆေးမည့် အချိန်အတွင်း တွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးကြီးသည့်အားနည်းမှုများ အပါအဝင်အရေးကြီး သည့်တွေ့ရှိချက်များစသည့် ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အမှီအခိုကင်းမဲ့မှုနှင့် ပတ်သတ်၍သက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်ကြောင်းအမှီအခိုကင်းမဲ့မှုကို ထိခိုက်နိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ထင်မြင်ရသည့် သက်ဆိုင်သော ဆက်နွယ်မှုများအားလုံးနှင့် အခြားကိစ္စရပ်များ (သက်ဆိုင်မှုရှိပါကမည်သို့ဆောင်ရွက် ထားကြောင်း)ကို အုပ်ချုပ်မှု တာဝန်ရှိသူများသို့ဆက်သွယ် တင်ပြပါသည်။

ထင်မြင်ယူဆချက်ပေးရန် အခြေခံ

ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် Core Banking Software အတွက် ဝန်ဆောင်မှုရယူထားသော ကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်သဖြင့် အနာဂတ်တွင် ဆက်လက်အသုံးမပြုနိုင်သော Intangible asset (Core Banking Software) ၏စာရင်းဖွင့်လက်ကျန်မှာ ကျပ် ၁,၀၉၆,၃၄၉,၉၂၉ ဖြစ်ပါသည်။ Myanmar Accounting Standards (MAS-36) အရ Intangible asset များကို impairment test လုပ်ရန်လိုအပ်ပြီးဖြစ်ပေါ်လာသော impairment loss များကို အရုံးအမြတ်စာရင်းတွင်ချက်ချင်းကျခံရမည်ဟု ပါရှိသော်လည်း ကျပ် ၂၇၄,၀၈၇,၄၉၃ ကိုသာ ယခုဘဏ္ဍာနှစ်တွင် ကျခံထားသဖြင့် ကျန်ရှိသည့် Intangible Assets လက်ကျန်တန်ဖိုး ကျပ် ၈၂၂,၂၆၂,၄၃၆ သည် ယခုဘဏ္ဍာနှစ်၏ အမြတ်ကို များစေပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်


အထက်ဖော်ပြပါခြွင်းချက်ပါသော ကိစ္စရပ်မှအပ ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပါပြဌာန်းချက်များ နှင့်မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံများနှင့်အညီ ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ ရှိဘဏ္ဍာရေးအခြေအနေ နှင့်ထိုနေ့ကုန်ဆုံးသော နှစ်အတွက်လုပ်ငန်း ဆောင်ရွက်မှု ရလဒ် များနှင့် ငွေသားစီးဆင်းမှု နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်တို့ထင်မြင်ယူဆပါသည်။

ဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်ပေါ်တွင်အစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၈၀(က) နှင့် (ခ) ပါ ပြဌာန်းချက်များနှင့်အညီ ကျွန်တော်တို့သည်-

- (က) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း၊
- (ခ) ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၂၅၈ နှင့် ၂၆၄ တို့နှင့်အညီ စာရင်းစာအုပ်များ ကိုထိန်းသိမ်း ထား ရှိကြောင်း အစီရင်ခံပါသည်။

ထို့အပြင်မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပုဒ်မ ၁၉(က)အရယင်းဘဏ္ဍာရေးရှင်းတမ်းများသည် ဘဏ်၏ ဘဏ္ဍာရေးအခြေအနေနှင့်ငွေရေးကြေးရေးဆိုင်ရာများကို လုံလောက်လျော်ကန်စွာဖော်ပြကြောင်း အစီရင်ခံ ပါသည်။



U Sein Win
Certified Public Accountant
C.P.A. Registration No. 495



ပထမ ပုဂ္ဂလိက ဘဏ် လီမိတက်
FIRST PRIVATE BANK LIMITED

No. 619~ 621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
 PABEDAN TOWNSHIP, YANGON, UNION OF MYANMAR.

TELEPHONE : 095 1 376 451 ~ 452 / 378 268 ~ 269.
 095 1 251 748 ~ 749 / 246 786.

FAX : 095 -1- 242 320 / 250 148 / 251 747.
 Website : www.firstprivatebank.com.mm

e-mail : fpbho.ygn@gmail.com; hofirst.private@gmail.com
fpbbank@myanmar.com.mm

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ

ဒါရိုက်တာအဖွဲ့ဝင်များသည် ချမှတ်ထားသောဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်ပတ်လည်အစီရင်ခံစာ နှင့်ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုတင်ပြရန် တာဝန်ရှိပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပြုစုရေးဆွဲရန်တာဝန်ရှိပါသည်။ ထိုသို့ပြုစုရေးဆွဲရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်းလိုက်နာကျင့်သုံးရပါမည်။

ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းကို ပြုစုရေးဆွဲရာတွင် ဒါရိုက်တာအဖွဲ့ဝင်များသည် သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တသမတ်တည်းကျင့်သုံးရန် ကျိုးကြောင်းသင့်လျော်မှုရှိပြီး ချင့်ချိန်ရာ ရောက်သောအကဲဖြတ်မှုနှင့် ခန့်မှန်းခြင်းများပြုလုပ်ရန်၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်း လိုက်နာပြီး ဘဏ္ဍာရေးရှင်းတမ်းများကို ဖော်ပြပေးရန်၊ မည်သည့် အရေးပါသောကွဲလွဲဖော်ပြမှုများနှင့် ပတ်သတ်၍ ရှင်းလင်းချက်တို့ကို ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြပေးရန်၊ ဘဏ်အနေနှင့် ရှေ့ဆက်လည်ပတ်မည်ဆိုသည့် ယူဆချက်အရဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကိုရှေ့ဆက် လုပ်ကိုင်မည့်အခြေခံမူဖြင့် ပြုစုရေးဆွဲရန်လိုအပ်ပါသည်။

ဘဏ်၏လုပ်ငန်းလုပ်ဆောင်မှုများကို လုံလောက်စွာနှင့်ရှင်းလင်းဖော်ပြထားပြီး မည်သည့်အချိန် တွင်မဆို ဘဏ် ၏ဘဏ္ဍာရေးအခြေအနေကိုသင့်လျော်မှန်ကန်စွာတင်ပြထားသော မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့် သင့်လျော် သောစာရင်းမှတ်တမ်းများကိုထိန်းသိမ်းထားရှိရန် ဒါရိုက်တာများတွင်တာဝန်ရှိပါသည်။ ထို့အပြင် ဒါရိုက်တာ များသည် ဘဏ်၏ပိုင်ဆိုင်ခွင့်များနှင့် ရပိုင်ခွင့်များကိုလုံခြုံမှုရှိစေရန် တာဝန်ရှိသည့်အလျောက် မသမာမှု သို့မဟုတ် ပုံမှန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ပေးရန်နှင့် ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် လုံလောက်သော ဆောင်ရွက်ချက်များကို ပြုလုပ်ထားရပါမည်။

လက်ရှိဖြစ်သော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးချင်းစီသည် အောက်ပါတို့ကိုသိရှိနားလည် လက်ခံကြပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံနှင့် အညီရေးဆွဲထားသောဘဏ္ဍာရေးရှင်းတမ်းသည် ဘဏ်၏ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဘဏ္ဍာရေး အခြေအနေနှင့် အမြတ် စသည်တို့အားမှန်ကန်မှုနှင့်သင့်တင့်စွာဖော်ပြထားကြောင်း၊ ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည်ပြည့်စုံမှန်ကန်မှုရှိပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ အတည်ပြုထားပြီးဖြစ်ကြောင်း၊

စာရင်းစစ်သို့ သတင်းအချက်အလက်ဖော်ပြချက်များ

နှစ်ပတ်လည်အစီရင်ခံစာ တင်ပြသည့်နေ့တွင် လက်ရှိဒါရိုက်တာတစ်ဦးချင်းစီသည် အောက်ပါအချက်များကို အတည်ပြုကြပါသည်။

ယခုအချိန်ထိ မိမိတို့သတိပြုမိပြီး စာရင်းစစ်များ သတိမပြုမိသော စာရင်းစစ်ခြင်းနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များမရှိပါကြောင်းနှင့်ဘဏ်၏ဒါရိုက်တာတစ်ဦးချင်း အနေ ဖြင့် စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သော မည်သည့်သတင်း အချက်အလက်များ ကိုမဆိုကိုယ်တိုင် သတိပြုမိစေရန်နှင့် ဘဏ်၏စာရင်းစစ်များ သို့လည်း ထိုသတင်း အချက်အလက်များကို သိရှိစေရန် လုပ်ဆောင်ပြီးကြောင်း၊

ဤအတည်ပြုချက်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဖြစ်ကြောင်းဖော်ပြပါသည်။

ဆက်လက်လုပ်ကိုင်မည့်အခြေအနေ

ဘဏ်သည် ကြိုတင်သိမြင်နိုင်သော ကာလအထိ လုပ်ငန်းဆက်လက် ရပ်တည်နိုင်ရန် လုံလောက်သော အရင်းအမြစ်များ ရှိနေကြောင်း၊ ဘဏ်၏ ဒါရိုက်တာများအနေဖြင့် ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်ထားကြောင်းနှင့် ဤအကြောင်းများကြောင့် ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို လုပ်ငန်းဆက် လက်လုပ်ကိုင်မည့် အခြေအနေ ဖြင့် လိုက်နာရေးဆွဲထားပါသည်။

နှစ်ပတ်လည်အစီရင်ခံစာ

၃၀.၉.၂၀၂၀ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စာ အတည်ပြုလက်မှတ်ရေးထိုးထားသော ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရင်းနှီးမြှုပ်နှံ သူများအတွက် အခြားသောသတင်းအချက်အလက်များသည် ဒါရိုက်တာအဖွဲ့မှ အတည်ပြု လက်မှတ်ရေးထိုး ခွင့်ပြုထားပြီးဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စား


ဒါရိုက်တာ


ဒါရိုက်တာ

ရန်ကုန်မြို့

၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလ (၃)ရက်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ်စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်း

	မှတ်စု	၂၀၂၀ ကျပ် 12 months	၂၀၁၉ ကျပ် 12 months
ပစ္စည်းနှင့်ရရှိငွေများ			
ငွေသား၊ဘဏ်လက်ကျန်နှင့်အခြားဘဏ်များရှိငွေလက်ကျန်	၄	၆၆,၇၄၂,၀၂၉,၃၁၄	၅၁,၆၃၉,၁၇၆,၆၂၅
ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေ	၅	၁၄၁,၀၇၇,၈၁၂,၂၂၇	၁၇၉,၃၉၇,၇၈၇,၃၄၉
ကြိုတင်ပေးနှင့် အခြားရရှိရှိများ	၇	၇,၄၀၄,၃၅၇,၉၅၃	၆,၈၉၄,၈၅၉,၃၈၃
ကုန်ပစ္စည်းလက်ကျန်		၄၁,၄၇၁,၂၇၁	၃၁,၅၁၁,၃၃၈
ရင်းနှီးမြှုပ်နှံမှုများ	၆	၂၀,၇၀၁,၃၀၀,၀၀၀	၂၄,၇၀၁,၃၀၀,၀၀၀
ပုံသေပိုင်ပစ္စည်းများ	၈	၁၀,၆၁၀,၄၁၈,၆၈၂	၁၀,၇၉၂,၁၄၄,၅၅၃
ကြိုတင်ပေးဝင်ငွေခွန်		၇၉၃,၇၄၇,၈၄၈	၁,၁၀၀,၀၀၀,၀၀၁
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၇,၁၄၇,၂၇၈,၃၃၂	၉,၅၉၅,၀၁၁,၈၁၉
စုစုပေါင်းပစ္စည်းနှင့်ရရှိငွေများ		<u>၂၅၄,၅၁၈,၄၁၅,၆၂၇</u>	<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>
ခွင့်ပြုမတည်ရင်းနှီးငွေ		၁၀၀,၀၀၀,၀၀၀,၀၀၀	၁၀၀,၀၀၀,၀၀၀,၀၀၀
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၉	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>
ရှယ်ယာပရီမီယံ		၁၁,၈၄၅,၈၇၈,၅၉၇	၁၁,၈၄၅,၈၇၈,၅၉၇
ရင်းနှီးငွေ နှင့် ရန်ပုံငွေများ			
ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ	၁၀	၁၆,၇၁၂,၂၄၅,၃၄၉	၁၅,၆၉၅,၁၉၈,၄၇၀
ချေးငွေလက်ကျန်၏ ၂% အထွေထွေလျာထားမှု	၁၀	၂,၈၂၁,၅၅၇,၄၉၅	၃,၆၀၈,၄၂၅,၀၃၉
သီးသန့် ငွေရံပုံငွေနှင့်အမြတ်လက်ကျန်များ			
အရေးပေါ် ကိစ္စများအတွက်သီးသန့် ရန်ပုံငွေ	၁၀	၁၀၂,၅၆၃,၅၃၈	၁၀၂,၅၆၃,၅၃၈
အခြားရန်ပုံငွေများ	၁၀	၈,၁၁၇,၄၈၅	၈,၁၁၇,၄၈၅
အခွဲအမြတ်မခွဲဝေလက်ကျန်		၃,၉၈၃,၈၅၅,၁၆၅	၆,၅၂၈,၄၈၉,၀၇၆
စုစုပေါင်းရင်းနှီးငွေနှင့်ရန်ပုံငွေများ		<u>၆၀,၁၉၄,၇၄၇,၆၂၉</u>	<u>၆၂,၅၀၉,၂၀၂,၂၀၅</u>
ပေးရန်တာဝန်များ			
အပ်ငွေများ	၁၁	၁၈၀,၆၁၀,၅၁၂,၀၉၉	၂၀၅,၅၁၉,၃၅၄,၄၁၈
အခြားပေးရန်တာဝန်များ	၁၂	၅,၄၉၅,၁၆၂,၆၄၂	၄,၉၃၆,၇၀၂,၇၉၁
ငွေပေးအမိန့်လွှာများ		၅၃,၆၆၈,၀၄၆	၄၂,၆၃၅,၀၁၄
ဝင်ငွေခွန်လျာထားချက်		၁,၀၁၇,၀၄၆,၈၇၉	၁,၅၄၈,၉၁၄,၈၂၁
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၇,၁၄၇,၂၇၈,၃၃၂	၉,၅၉၅,၀၁၁,၈၁၉
စုစုပေါင်းပေးရန်တာဝန်များ		<u>၁၉၄,၃၂၃,၆၆၇,၉၉၈</u>	<u>၂၂၁,၆၄၂,၆၁၈,၈၆၃</u>
စုစုပေါင်းရင်းနှီးငွေ၊ရန်ပုံငွေနှင့်ပေးရန်တာဝန်များ		<u>၂၅၄,၅၁၈,၄၁၅,၆၂၇</u>	<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်

အမှုဆောင်အရာရှိချုပ်

ဘဏ္ဍာရေးအရာရှိချုပ်

ဒါရိုက်တာ/ဥက္ကဋ္ဌ

ဒါရိုက်တာ

ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၀ ကျပ် 12 months	၂၀၁၉ ကျပ် 12 months
အတိုးရငွေ	၁၃	၁၇,၃၁၄,၉၆၈,၈၈၈	၂၁,၀၂၃,၃၄၇,၈၉၉
အခြားအတိုးဝင်ငွေ			
အခြားဘဏ်များရှိဘဏ်နှံငွေပေါ်မှအတိုးရရှိငွေ		၁၀၂	၄၈,၄၆၃,၂၀၄
အတိုးရငွေတိုက်စာချုပ်မှအတိုးရငွေ		၂,၀၀၄,၈၉၀,၀၅၈	၁,၉၄၇,၅၀၀,၀၀၀
ဗဟိုဘဏ်၏အပ်နှံငွေလေလံမှအတိုးရငွေ		၁၆၄,၁၇၂,၆၈၃	၁၁၂,၁၃၉,၇၂၆
အတိုးစရိတ်	၁၄	(၁၁,၅၇၆,၆၆၉,၁၂၈)	(၁၄,၈၂၁,၀၂၄,၁၀၃)
အသားတင်အတိုးဝင်ငွေ/(အတိုးစရိတ်)		၇,၉၀၇,၃၅၄,၄၃၅	၈,၃၀၂,၄၂၆,၇၂၆
အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ	၁၅	၇၄၅,၄၄၃,၇၂၇	၂,၅၆၆,၁၂၇,၈၇၆
အခကြေးငွေနှင့်ကော်မရှင်အသုံးစရိတ်	၁၇	(၃၃၀,၀၉၄,၉၀၃)	(၄၂၄,၄၆၈,၆၃၆)
အသားတင်အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ		၄၁၅,၃၄၈,၈၂၄	၂,၁၄၁,၆၅၉,၂၄၀
ငွေလဲလှယ်မှုမှအမြတ်ရရှိငွေ		၂၂,၆၆၄,၁၉၀	၅၃၈,၇၂၇,၂၆၉
ငွေလဲလှယ်မှုမှအရှုံး		(၈,၃၆၂,၀၂၅)	
လုပ်ဆောင်မှုဝင်ငွေ		၈,၃၃၇,၀၀၅,၄၂၄	၁၀,၉၈၂,၈၁၃,၂၃၅
အခြားဝင်ငွေ		၁၂၈,၀၀၀	၆,၇၉၈,၆၂၄
ဝန်ထမ်းရေးရာစရိတ်များ	၁၆	(၂,၁၀၀,၃၄၉,၅၇၅)	(၂,၀၃၀,၆၈၈,၁၁၅)
စီမံခန့်ခွဲမှုစရိတ်များ	၁၈	(၁,၁၅၁,၅၄၁,၄၅၆)	(၁,၂၁၄,၃၄၉,၆၄၀)
အခွန်မနုတ်မီအမြတ်		၅,၀၈၅,၂၃၄,၃၉၃	၇,၇၄၄,၅၇၄,၁၀၄
(-) ဝင်ငွေခွန်		(၁,၀၁၇,၀၄၆,၈၇၉)	(၁,၅၄၈,၉၁၄,၈၂၁)
အခွန်နုတ်ပြီး အသားတင်အမြတ်		၄,၀၆၈,၁၈၇,၅၁၄	၆,၁၉၅,၆၅၉,၂၈၃
အခြားဝင်ငွေအလုံးစုံ		-	-
စုစုပေါင်းဝင်ငွေအလုံးစုံ		၄,၀၆၈,၁၈၇,၅၁၄	၆,၁၉၅,၆၅၉,၂၈၃

အစုရှယ်ယာတစ်ခုအတွက်အသားတင်အမြတ်
ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကိုကြည့်ပါ။
ဒါရိုက်တာများ၏အတည်ပြုချက်

၁,၆၄၆

၂,၅၀၆

အမှုဆောင်အရာရှိချုပ်

ဘဏ္ဍာရေးအရာရှိချုပ်

ဒါရိုက်တာ/ဥက္ကဋ္ဌ

ဒါရိုက်တာ

ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ထုတ်ဝေပေးသွင်း ပြီးရင်းနှီးငွေ	ရှယ်ယာပရိသိသ်	ဥပဒေပြဌာန်း အထွေထွေ သီးသန့်ခွင့်	အထွေထွေ လျာထားငွေ (စေ့စေ့)	အခြား ရန်ပုံငွေ	အထူးထုတ် ကိစ္စများအတွက် သီးသန့်ရန်ပုံငွေ	အမြတ်ပစ္စည်း လက်ကျန်	စုစုပေါင်း
၃၀.၉.၂၀၁၈နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၁,၆၉၇,၉၉၀	၁,၈၈၁,၇၄၄,၆၁၄	၅၆,၃၁၂,၆၇၇,၃၇၅
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိသိသ်ကြေးရရှိငွေ							
သီးသန့်ခွင့်များလျာထားခြင်း					၈၆၅,၅၄၈	-	၁,၅၇၉,၇၈၀,၃၆၉
ပေးရန်ရှိအမြတ်ဝေစာရင်းသို့ ပြောင်းရွှေ့ခြင်း						-	-
စာရင်းညှိနှိုင်းချက်များ						-	-
နှစ်အတွင်းအမြတ်လက်ကျန်			၁,၅၇၈,၉၁၄,၈၂၀			၄,၆၄၆,၇၄၄,၄၆၂	၄,၆၄၆,၇၄၄,၄၆၂
၃၀.၉.၂၀၁၉နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၂,၅၆၃,၅၃၈	၆,၅၂၈,၄၈၉,၀၇၆	၆၂,၅၇၉,၂၀၂,၂၀၅
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိသိသ်ကြေးရရှိငွေ							
သီးသန့်ခွင့်များလျာထားခြင်း							
အမြတ်ပစ္စည်းပမာဏရင်းသို့ ပြောင်းရွှေ့ခြင်း							
ပေးရန်ရှိအမြတ်ဝေစာရင်းသို့ ပြောင်းရွှေ့ခြင်း							
စာရင်းညှိနှိုင်းချက်များ							
နှစ်အတွင်းအမြတ်လက်ကျန်			၁,၀၁၇,၀၄၆,၈၇၉	(၇၈၆,၈၆၇,၅၄၄)		(၁,၀၁၇,၀၄၆,၈၇၉)	(၆,၁၈၀,၁၃၂,၅၆၀)
၃၀.၉.၂၀၁၉နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၂,၅၆၃,၅၃၈	၄,၀၆၈,၁၈၇,၅၁၄	၄၂,၉၈၃,၈၅၅,၁၆၅

*Bonus and reward paid after

allocation of dividend

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်တမ်းထုတ်ပြန်ချက်

ဒါရိုက်တာများ၏ အတည်ပြုချက်



ဒါရိုက်တာ/ဥက္ကဋ္ဌ



ဒါရိုက်တာ



ဒါရိုက်တာ



ဘဏ္ဍာရေးအရာရှိချုပ်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ခုနှစ်စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၂၀၂၀ 12 months ကျပ် (ထောင်ပေါင်း)	၂၀၁၉ 12 months ကျပ် (ထောင်ပေါင်း)
(က) လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အတိုးရငွေနှင့်အခြားလုပ်ဆောင်မှုရငွေ	၂၁,၃၈၄,၉၂၂	၂၅,၇၆၈,၀၁၀
အတိုးစရိတ်ပေးငွေ	(၁၂,၁၄၈,၃၉၅)	(၁၅,၈၀၀,၈၁၆)
ဝန်ထမ်းရေးရာနှင့်စီမံအုပ်ချုပ်မှုစရိတ်	(၃,၂၃၇,၅၃၉)	(၃,၀၆၇,၅၉၁)
	<u>၅,၉၉၈,၉၈၈</u>	<u>၆,၈၉၉,၆၀၃</u>
လုပ်ငန်းဆောင်ရွက်မှုရပိုင်ခွင့်များပြောင်းလဲမှု		
ချေးငွေနှင့်စာရင်းပိုထုတ်ငွေလျော့သွားခြင်းနှင့်(တိုးလာခြင်း)	၃၈,၃၁၉,၉၇၅	၁,၀၂၃,၄၆၅
အခြားရပိုင်ခွင့်များလျော့သွားခြင်းနှင့်(တိုးလာခြင်း)	(၁,၆၅၂,၂၄၉)	(၄၄၃,၀၆၇)
လုပ်ငန်းဆောင်ရွက်မှုပေးရန်တာဝန်များပြောင်းလဲမှုများ		
အပ်နှံငွေများ (လျော့သွားခြင်း) နှင့် တိုးလာခြင်း	(၂၄,၉၀၈,၈၄၂)	၁,၃၉၆,၃၈၂
အခြားပေးရန်တာဝန်များ(လျော့သွားခြင်း)နှင့်တိုးလာခြင်း	၁,၁၆၉,၀၆၆	(၁,၉၃၂,၂၂၃)
ဝင်ငွေခွန်မနက်မီလုပ်ငန်းဆောင်ရွက်ချက်များအရ		
အသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	၁၈,၉၂၆,၉၃၈	၆,၉၄၄,၁၆၀
ဝင်ငွေခွန်ပေးချေငွေ	(၁,၂၄၂,၆၆၃)	(၁,၁၁၉,၆၃၂)
လုပ်ငန်းဆောင်ရွက်မှုများအရအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၁၇,၆၈၄,၂၇၅</u>	<u>၅,၈၂၄,၅၂၈</u>
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်မှုများအရငွေသားစီးဆင်းမှု		
အတိုးရငွေတိုက်စာချုပ်များဝယ်ယူမှု(-)/ချေးနှုတ်မှု(+)		
ဗဟိုဘဏ်(Deposit Auction)ထည့်ဝင်ခြင်း	၄,၀၀၀,၀၀၀	၇,၀၀၁,၀၀၀
ပုံသေပိုင်ပစ္စည်းဝယ်ယူမှုများ	(၄၃၆,၄၂၁)	(၆၃၈,၀၈၃)
ပုံသေပိုင်ပစ္စည်းရောင်းချငွေ	၁၂၀	၁၀,၁၂၀
ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၃,၅၆၃,၆၉၉</u>	<u>၆,၃၇၃,၀၃၇</u>
(ဂ) ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ		
အမြတ်ဝေစုထုတ်ပေးငွေ	(၆,၁၄၅,၁၂၂)	(၇,၆၇၁)
ရှယ်ယာဆုကြေးထုတ်ပေးငွေ	-	-
ချေးငွေရယူခြင်း(+) နှင့် ပြန်ဆပ်ခြင်း(-)	-	-
ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရ	<u>(၆,၁၄၅,၁၂၂)</u>	<u>(၇,၆၇၁)</u>
အသားတင်ငွေသားစီးဝင်မှု / (စီးထွက်မှု)	၁၅,၁၀၂,၈၅၂	၁၂,၁၈၉,၈၉၄
ငွေသားဘဏ်လက်ကျန်နှင့် အခြားဘဏ်များရှိငွေလက်ကျန်		
နှစ်စရှိငွေနှင့်ဘဏ်လက်ကျန် (ဧပြီလ - ၁ရက်)	၅၁,၆၃၉,၁၇၇	၃၉,၄၄၉,၂၈၃
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန်(စက်တင်ဘာလ - ၃၀ရက်)	<u>၆၆,၇၄၂,၀၂၉</u>	<u>၅၁,၆၃၉,၁၇၇</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက် မှတ်စုကိုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်


အမှုဆောင်အရာရှိချုပ်


ဘဏ္ဍာရေးအရာရှိချုပ်


ဒါရိုက်တာ/ဥက္ကဋ္ဌ


ဒါရိုက်တာ


ဒါရိုက်တာ

၁။အထွေထွေ

ပထမပုဂ္ဂလိကဘဏ်လီမိတက်(ဘဏ်)သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတည်ရှိသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်တစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောလိပ်စာမှာ အမှတ်(၆၁၉/၆၂၁) ကုန်သည်လမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းထောင့် ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့ဖြစ်ပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်(ဘဏ်)ကိုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အမှတ် ၂၂၃/၁၉၉၁-၁၉၉၂ဖြင့် ၁၉၉၁ခုနှစ်၊စက်တင်ဘာလ(၉)ရက်နေ့တွင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်အဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်အားဘဏ်လုပ်ငန်း ဆောင်ရွက်နိုင်ရန် လိုင်စင်အမှတ်မပဘ/ပီ၁/(၅)၁၉၉၂ကို ထုတ်ပေးခဲ့ပါသည်။ ဘဏ်၏ရည်ရွယ်ချက်များမှာ ပြည်တွင်း ငွေလွှဲ လုပ်ငန်းများနှင့်အခြားငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။ ဘဏ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်ကုမ္ပဏီ တစ်ခု အဖြစ် (YSX Code 00004) အောင်မြင်စွာ စာရင်းဝင်ခဲ့ပါသည်။ ဘဏ်သည်၂၀၁၇ခုနှစ်ဇွန်လ(၁)ရက်နေ့တွင် မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပူးပေါင်းပြီး မိုဘိုင်းဘဏ်လုပ်ငန်း ပိုမိုကျယ်ပြန့်စေရန်အတွက် (my kyat) ဖြင့်ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပြုလုပ်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

၂။အရေးပါသောစာရင်းပိုင်းဆိုင်ရာပေါ်လစီအကျဉ်းချုပ်

(က) စာရင်းပိုင်းဆိုင်ရာဘဏ္ဍာရေးနှစ်

စာရင်းပိုင်းဆိုင်ရာဘဏ္ဍာရေးနှစ်မှာ ၁.၁၀.၂၀၁၉ မှ ၃၀.၉.၂၀၂၀ နေ့အထိ မြန်မာနိုင်ငံဝင်ငွေခွန်ဥပဒေတွင် ပြဌာန်းထား သော အခြေခံဘဏ္ဍာရေးနှစ်နှင့်အညီရေးဆွဲထားပါသည်။

(ခ) စာရင်းဖွင့်လက်ကျန်များ

၁.၁၀.၂၀၁၉နေ့ရှိ စာရင်းဖွင့်လက်ကျန်များမှာဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၁၉ ဦးစိန်ဝင်းနှင့်အဖွဲ့လီမိတက် (လက်မှတ်ရပြည်သူ့ စာရင်းကိုင်များ) မှ စစ်ဆေးထားသော စာရင်းပိတ်လက်ကျန်များအား ယူဆောင်လာခြင်းဖြစ်ပါသည်။

(ဂ) စာရင်းပိုင်းဆိုင်ရာအခြေခံမှု

ပူးတွဲပါဘဏ္ဍာရေးရှင်းတမ်းများကိုပြီးခဲ့သောဖြစ်ရပ်များရှိတန်ဖိုးအပေါ်တွင်အခြေခံ၍မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီရေးဆွဲထားပါသည်။

(ဃ) နိုင်ငံခြားငွေကြေးအားပြောင်းလဲသတ်မှတ်ခြင်း

(၁) လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့်စာရင်းတင်ဖော်ပြသည့်ငွေကြေး (Functional & presentation currency)

ဘဏ်မှလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသောစီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေး (Functioncurrency) ဟုသတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို (Prentation currency)ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

(၂)လုပ်ငန်းဆောင်ရွက်ချက်နှင့်စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့်ပြုလုပ်သောလုပ်ငန်းဆောင်ရွက်ချက်များကိုလုပ်ဆောင်ချက်ဖြစ်ပေါ်သည့်နေ့တွင်ရှိသောငွေလဲနှုန်းဖြင့်လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးအဖြစ်သို့ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့်ဖော်ပြသောငွေကြေးနှင့်ဆိုင်သည့်ပိုင်ဆိုင်ပစ္စည်းနှင့်ပေးရန်တာဝန်များကိုဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ရှိငွေလဲနှုန်းဖြင့်ပြောင်းလဲချက်နှင့်၎င်းနိုင်ငံခြားငွေကြေးများကို စာရင်းရှင်းလင်းရာမှဖြစ်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်/အရှုံးများကို ပင်ငွေရှင်းတမ်းတွင်စာရင်းရေးသွင်းထားပါသည်။

(င)အတိုးဝင်ငွေနှင့်ကုန်ကျစရိတ်များ

အတိုးပင်ငွေနှင့် စရိတ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသတ်မှတ်သည့်အတိုးနှုန်း(effective interest method)ကိုအသုံးပြု၍အရစ်ကျတန်ဖိုးဖြင့်တိုင်းတာပြီးပင်ငွေရှင်းတမ်းတွင်ရေးသွင်းထားပါသည်။

(စ)ဆောင်ရွက်မှုပင်ငွေနှင့်ကော်မရှင်ခ

ဆောင်ရွက်မှုပင်ငွေနှင့်ကော်မရှင်ခများကိုဆောင်ရွက်ပေးခဲ့သောလုပ်ငန်းများအပေါ်အခြေပြု၍စာရင်းတင်သောအခြေခံမူ(accrual basis)အဖြစ်စာရင်းသွင်းထားပါသည်။

(ဆ)ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှစုစုပေါင်းတန်ဖိုးလျော့ကို နုတ်၍ဖော်ပြထားပါသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နှုန်း အသေးစိတ် ကိုအောက်တွင်ဖော်ပြထားပါသည်။

အဆောက်အဦများ	၁.၂၅%
သယ်ယူပို့ဆောင်ရေးယာဉ်များ	၁၂.၅ %
ရုံးသုံးစက်နှင့်စက်ပစ္စည်းများ	၆.၂၅-၁၀ %
ရုံးသုံးပရိဘောဂများ	၅-၆.၂၅%
ကွန်ပျူတာ	၂၀ %

အနာဂတ်တွင် ထိုပုံသေပိုင်ပစ္စည်း၏ စီးပွားရေးအကျိုးအမြတ်သည် ဘဏ်သို့စီးဆင်းမည့်အခြေအနေတွင်ရှိပြီး ၎င်း၏တန်ဖိုးကိုယုံကြည်စိတ်ချစွာတိုင်းတာနိုင်သည့်အခြေအနေရှိမှသာလျှင်နောက်ဆက်တွဲကုန်ကျစရိတ်များကိုပုံသေပိုင်ပစ္စည်း၏ဆက်လက်သယ်ဆောင်သည့်တန်ဖိုး(သို့မဟုတ်)သီးခြားပိုင်ဆိုင်ပစ္စည်းအဖြစ်လျော်ကန်သင့်မြတ်စွာစာရင်းရေးသွင်းထားပါသည်။ အခြားပြင်ဆင်ထိန်းသိမ်းစရိတ်အားလုံးကို ကျခံသုံးစွဲသည့်ကာလအတွင်းပင်ငွေရှင်းတမ်းသို့မဟုတ်အသုံးစရိတ်အဖြစ်စာရင်းရေးသွင်းပါသည်။ ပုံသေပိုင်ပစ္စည်းများကိုတန်ဖိုးလျော့ကျဆင်းမှုရှိ-မရှိအခါအားလျော်စွာလေ့လာဆန်းစစ်ပါသည်။ ဆက်လက်သယ်ဆောင်သောတန်ဖိုးသည်အမှန်တကယ်ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက်များနေပါကအမှန်တကယ်ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထိရောက်အောင်တန်ဖိုးကိုချက်ချင်းလျော့ချပါသည်။ ပုံသေပိုင်ပစ္စည်းရောင်းချရာမှပေါ်ပေါက်လာသောအရှုံးအမြတ်ကို၎င်းတို့၏ဆက်လက်သယ်ဆောင်သည့်တန်ဖိုးအားရည်ညွှန်း၍သတ်မှတ်ထားပြီးလုပ်ငန်းလုပ်ဆောင်မှုအမြတ်သတ်မှတ်ရာတွင်ထည့်သွင်းစဉ်းစားပါသည်။ ပြုပြင်ခြင်းနှင့်အသစ်လဲလှယ်ခြင်းများကို အသုံးစရိတ်ကျခံသည့်အချိန်တွင်ပင်ငွေစာရင်းတွင် ရေးသွင်း ထားပါသည်။

(ဇ) ငွေနှင့်ငွေသားညီမျှခြင်းများ

ငွေနှင့်ငွေသားညီမျှခြင်းများတွင်လက်ဝယ်ရှိငွေသားလက်ကျန်၊ ဗဟိုဘဏ်ရှိငွေလက်ကျန်နှင့်အခြားဘဏ်များရှိ ငွေလက်ကျန်များ ပါဝင်ပါသည်။

(ဈ) လျာထားခြင်း

ပေးရန်တာဝန်စာရင်းရှင်းရန်အတွက်အရင်းအနှီးများစီးထွက်ရန်အလားအလာနှင့်၎င်း၏တန်ဖိုးကို ယုံကြည် စိတ်ချစွာ တိုင်းတာနိုင်သည့် အခြေအနေရှိပြီး ပြီးခဲ့သောကိစ္စရပ်များကြောင့် လက်ရှိဥပဒေအရ (သို့မဟုတ်) ဘဏ်၏ လုပ်ဆောင်ချက်အရ ဖြစ်ပေါ်လာသော ပေးရန်တာဝန်များ ရှိလာသောအခါ လျာထားငွေများကိုစာရင်းသွင်းပါသည်။

(ည) ဝင်ငွေခွန်

လုပ်ငန်းလုပ်ဆောင်မှု မြတ်စွန်းငွေအပေါ် ပေးရန်ရှိသော ဝင်ငွေခွန်ကို ပြဌာန်းထားသော ဥပဒေအရ အမြတ်ငွေ ပေါ်ပေါက်သောကာလတွင် အသုံးစရိတ်အဖြစ် စာရင်းသွင်းပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၇၆/၂၀၁၇)အရအခွန်ပေးဆောင်ရာ တွင် ကုမ္ပဏီအမြတ်၏ ၂၀% ဖြင့်သာပေးဆောင်ရန် အခွန်ခံစားခွင့်ရရှိထားပါသည်။

(ဋ) ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

ဘဏ်အနေဖြင့်ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကိုစာရင်းရေးသွင်းရာတွင်ဝယ်ယူရောင်း ချသည့်နေ့တွင်စတင်စာရင်းရေးသွင်းပါသည်။(ဥပမာ - အရောင်းအဝယ်ဖြစ်ထွန်းသောနေ့၊ ဘဏ်အနေဖြင့်ဝယ်ယူ ရောင်းချရန်အတွက်ကတိပြုထားသည့်နေ့) ဘဏ်သည် ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များအားဘဏ်အနေဖြင့် စွန့်စားရမှုနှင့်ပြန်ရချက် (risk and reward) အားလက်ခံရယူသည်အချိန်မှစ၍ဘဏ္ဍာရေးရှင်းတမ်းတွင်စာရင်းရေး သွင်းပြီး ရပိုင်ခွင့်များကို ဘဏ်အနေဖြင့်မရရှိနိုင်သောအခြေအနေ၊ ငွေသားစီးဆင်းမှုမရှိနိုင်သော အခြေအနေများ တွင် ၎င်းကိုဘဏ္ဍာရေးရှင်းတမ်းများမှ စာရင်းဖယ်ထုတ်ပါသည်။ ထိုနည်းတူ၎င်း၏ငွေရေးကြေးရေးဆိုင်ရာ ပေးရန် တာဝန်များကိုလည်းပေးရန်တာဝန်ကုန်ဆုံးသည့်အခြေအနေတွင်စာရင်းဖယ်ထုတ်ပါသည်။

တိုင်းတာချက်များ

ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များအားကနဦးတိုင်းတာရာတွင်ဈေးကွက်တွင်ဖြစ်ပေါ်နေသော သင့်တင့်လျောက်ပတ်သည့်တန်ဖိုးဖြင့် တိုင်းတာပါသည်။ နောက်ဆက်တွဲတိုင်းတာချက်များမှာ အောက်ဖော်ပြပါ ငွေရေးကြေးရေးဆိုင်ရာ တိုင်းတာချက်အမျိုးအစားများအပေါ် အခြေခံ၍တိုင်းတာပါသည်။ အချို့မှာမူရင်းတန်ဖိုးအား တန်ဖိုးလျော့၍လည်းကောင်း၊ အချို့မှာဈေးကွက်အတွင်းရှိ သင့်တင့်လျောက်ပတ်သော ဈေးအားတွက်ချက်၍ လည်းကောင်း ဖော်ပြပါသည်။

အမျိုးအစားများ

(က) ဈေးငွေနှင့်ရရန်ရှိသူများ

ဈေးငွေနှင့်ရရန်ရှိသူများမှာ Non-derivative ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များဖြစ်ပြီး ဈေးကွက်တွင် ဖော်ပြခြင်း မရှိဘဲ သဘောတူညီချက်တစ်ခုဖြင့် သတ်မှတ်ထားသောငွေပေးချေမှုများ ဖြစ်ပါသည်။

(ခ) သက်တမ်းစေ့ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များ

သက်တမ်းစေ့ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များမှာ non-derivative ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များဖြစ်ပြီး သတ်မှတ်ထားသော ငွေပေးချေမှုများဖြင့်တိုင်းတာ၍ ဘဏ်၏စီမံအုပ်ချုပ်မှုအဖွဲ့မှ သက်တမ်းစေ့ ကိုင်ဆောင်ရန် ရည်ရွယ်ပြီး ကိုင်ဆောင်ထားသောရပိုင်ခွင့်များ ဖြစ်ပါသည်။

(ဂ) ရောင်းရန်ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များ

ရောင်းရန်ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များမှာ ၎င်းအမျိုးအစားတွင်ပါဝင်သောသို့မဟုတ် အခြား ဖော်ပြပါအမျိုးအစားများတွင် မပါဝင်သောရပိုင်ခွင့်ကြောင့် ဖြစ်ပေါ်လာသည့် အရှုံးအမြတ် အား သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏အရှုံးအမြတ်စာရင်းတွင် ထုခွဲရောင်းချခြင်းအနေဖြင့် စာရင်းရေးသွင်းခြင်း ဖြစ်ပါသည်။

၃။ Financial Risk Management

ဘဏ်၏ Financial Riskများကိုစီမံခန့်ခွဲနေစဉ်အတွင်းဘဏ်၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အတွက် လုံလောက်သော ငွေကြေး ဆိုင်ရာအရင်းအမြစ်များရရှိနိုင်မှုကိုသေချာစေရန် ဘဏ်၏ Financial Risk စီမံခန့်ခွဲသည့် မူဝါဒအရ ကြိုးပမ်းသည်။ ဘဏ်မှရင်ဆိုင်နေရသော အဓိက Financial risk area နှင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များနှင့် သက်ဆိုင်သော မူဝါဒမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) Foreign exchange risk

နိုင်ငံခြားငွေဖြင့် သတ်မှတ်ဖော်ပြထားသည့် ရပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များနှင့် ပတ်သက်၍ ထူးခြား အရေးပါသောလုပ်ဆောင်ချက်များ ဘဏ်တွင်မရှိပါ။ ထို့ကြောင့် နိုင်ငံခြားငွေကြေးနှင့်သက်ဆိုင်သည့် ဘေးအန္တရာယ် များဘဏ်တွင် ထိတွေ့မှုမရှိပါ။

၃၀.၉.၂၀၂၀ နေ့ရှိ ထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန်အခြေအနေများအား ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် FEMD-၂/၂၀၁၃-၁၄ ပါ အတိုင်းအောက်တွင်ဖော်ပြထားပါသည်။

၃၀.၉.၂၀၂၀ ရက်နေ့ရှိထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန် အခြေအနေ (မြန်မာကျပ်သန်းပေါင်း)

ငွေကြေးအမျိုးအစား	ဒေါ်လာ	ယူရို	စင်ကာပူ	အခြားငွေကြေး အမျိုးအစား	စုစုပေါင်း
ရပိုင်ခွင့်များ	၁၁,၄၁၂.၂၄	၁,၁၇၄.၉၇	၁၉၀.၀၀	-	၁၂,၇၇၇.၂၁
ပေးရန်တာဝန်များ	၄,၀၁၂.၂၁	၁,၃၃၃.၁၀	၀.၅၄	-	၅,၃၄၅.၈၄
ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၇,၄၀၀.၀၃	(၁၅၈.၁၂)	၁၈၉.၄၆	-	၇,၄၃၁.၃၇
အလွှာ(၁)ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေ အနေ	၁၂.၉၂%	-၀.၂၈%	၀.၃၃%	-	၁၂.၉၈%

၃၀.၉.၂၀၁၉ ရက်နေ့ရှိထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန် အခြေအနေ (မြန်မာကျပ်သန်းပေါင်း)

ငွေကြေးအမျိုးအစား	ဒေါ်လာ	ယူရို	စင်ကာပူ	အခြားငွေကြေး အမျိုးအစား	စုစုပေါင်း
ရပိုင်ခွင့်များ	၁၆,၄၃၄.၆၀	၁၆၉၆,၄၄	၂၂၀.၆၄	-	၁၈,၃၅၁.၆၈
ပေးရန်တာဝန်များ	၁၃,၇၅၂.၄၁	၇၈၁.၅၂	၀.၆၂	-	၁၄,၅၃၄.၅၄
ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၂,၆၈၂.၂၀	၉၁၄.၉၂	၂၂၀.၀၂	-	၃,၈၁၇.၁၄
အလွှာ(၁)ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၄.၅၆%	၁.၅၆%	၀.၃၇%	-	၆.၄၉%

(ခ) Interest rate risk

ဘဏ်သည် အတိုးဝင်ငွေနှင့်စရိတ်ကို ထိခိုက်သော အချိန်ပိုင်းအပ်ငွေနှင့်ချေးငွေများအပေါ် အတိုးနှုန်းပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရတတ်ပါသည်။

(ဂ) Credit risk

စာရင်းရေးသွင်းထားသောငွေကြေးနှင့်သက်ဆိုင်သည့်ရပိုင်ခွင့်များနှင့်ဆက်နွယ်လျက်ရှိသောအများဆုံး credit risk မှာလက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ဆက်လက်သယ်ဆောင်သော တန်ဖိုးဖြစ်ပါသည်။ သို့ရာတွင် ၎င်းဆုံးရှုံးမှုများကို လျော့နည်းစေရန် မူဝါဒများကို ဘဏ်မှ ချမှတ်ထားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အမှတ် ၁၇/၂၀၁၇

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုပေါ်တွင် လျာထားခြင်း
စံပြည့်သောချေးငွေ	ရက် ၃၀ အထိ	၀%
စောင့်ကြည့်ရန်လိုသောချေးငွေ	၃၁ရက် မှ ရက်၆၀ အထိ	၅%
စံမပြည့်သောချေးငွေ	၆၁ ရက်မှ ရက် ၉၀ အထိ	၂၅%
ရရန်မသေချာသောချေးငွေ	၉၁ ရက်မှ ရက် ၁၈၀ အထိ	၅၀%
ရလမ်းမရှိသောချေးငွေ	ရက်ပေါင်း ၁၈၀နောက်ပိုင်း	၁၀၀%

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အမှတ် ၆/၁၉၉၅

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုပေါ်တွင် လျာထားခြင်း
စံမပြည့်သောချေးငွေ	၆ လမှ ၁၂လ အထိ	၀%
ရရန်မသေချာသောချေးငွေ	၁၂လ မှ ၂၄ လအထိ	၅၀%
ရလမ်းမရှိသောချေးငွေ	လပေါင်း ၂၄ နောက်ပိုင်း	၁၀၀%

၃၀.၉.၂၀၁၉ရက်နေ့ရှိချေးငွေ အမျိုးအစားများ

(ကျပ်သန်းပေါင်း)

ချေးငွေအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခြင်း	ဆုံးရှုံးနိုင်ခြေရှိသော ချေးငွေများ	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ ၏ အတိုးများ	အာမခံပစ္စည်းတန်ဖိုး
စံမပြည့်သောချေးငွေ	-	-	-
ရရန်မသေချာသောချေးငွေ	၂,၀၆၀.၀၀	၅၁.၆၃	၉,၅၂၃.၀၀
ရလမ်းမရှိသောချေးငွေ	၆,၅၄၇.၁၁	၁,၉၇၇.၆၈	၁၃,၀၆၉.၀၀
	<u>၈,၀၆၇.၁၁</u>	<u>၂,၀၂၉.၃၁</u>	<u>၂၂,၅၉၂.၀၀</u>

ဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၁၉ ကုန်ဆုံးသောနှစ်၏ စုစုပေါင်းရရန်မသေချာသောနှင့်ရလမ်းမရှိသောချေးငွေအချိုး

$$= ၁၀,၆၃၆.၄၂ / ၁၇၉,၃၉၇.၇၉ = ၅.၉၃ \%$$

၃၀.၉.၂၀၂၀ ရက်နေ့ရှိချေးငွေ အမျိုးအစားများ

(ကျပ်သန်းပေါင်း)

ချေးငွေအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခြင်း	ဆုံးရှုံးနိုင်ခြေရှိသော ချေးငွေများ	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေ များ၏ အတိုးများ	အာမခံပစ္စည်းတန်ဖိုး
စံမပြည့်သောချေးငွေ	-	-	-
ရရန်မသေချာသောချေးငွေ	၁၈၀.၀၀	၇.၁	၁၃,၀၅၂.၀၀
ရလမ်းမရှိသောချေးငွေ	၁၁,၁၄၃.၂၂	၃,၂၉၀.၂၅	၁၇,၁၁၄.၀၀
	<u>၁၁,၃၂၃.၂၂</u>	<u>၃,၂၉၇.၃၅</u>	<u>၃၀,၁၆၆.၀၀</u>

ဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၂၀ ကုန်ဆုံးသောနှစ်၏ စုစုပေါင်းရရန်မသေချာသောနှင့်ရလမ်းမရှိသောချေးငွေအချိုး

$$= ၁၁,၃၂၃.၂၂ / ၁၄၁,၀၇၇.၈၁ = ၈.၀၃ \%$$

ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ

ဘဏ်၏စီမံအုပ်ချုပ်သူများသည်ဘဏ်၏ဆုံးရှုံးနိုင်ခြေအလားအလာရှိသောချေးငွေများအားအကဲဖြတ်ခြင်းနှင့်ချေးငွေဆုံးရှုံးမှုများအားလုံလောက်သော လျာထားမှုပြုလုပ်ရန်အတွက် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာပါအတိုင်း အနည်းဆုံးထားရှိရမည် လိုအပ်ချက်များအတိုင်း စိစစ်ဆောင်ရွက်သည်။ ယခု၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်း ဆုံးရှုံးရန် အလားအလာရှိသောချေးငွေများ၏ အာမခံတန်ဖိုးများမှာ ရရန်ရှိအရင်းနှင့်အတိုးစုစုပေါင်းကို ကာမိသဖြင့် ယိုယွင်းဆုံးရှုံးမှု (impairment loss) သီးသန့်ထပ်မံလျာထားခြင်းများမရှိပါ။

(ဃ) Liquidity and cash flow risk

ဘဏ်၏ ငွေလက်ကျန်ပမာဏကို ငွေသားစီးဆင်းမှုချောမွေ့စေရန်နှင့် ငွေကြေးလွယ်ကူမှုရှိစေရန် ဒါရိုက်တာအဖွဲ့မှ လုံလောက်သည်ဟု ယူဆသော ပမာဏအတိုင်း စောင့်ကြည့်ထိန်းသိမ်းထားရှိပါသည်။

ဘဏ်၏ ၃၀.၉.၂၀၂၀နေ့ရှိ ငွေကြေးလွယ်ကူမှုအချိုးမှာ ၄၅.၀၇% ဖြစ်ပြီး၊ ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၇ တွင် သတ်မှတ်ထားသော ၂၀%ထက်ကျော်လွန်ပါသည်။

(င) Market risk

ဘဏ်သည်မည်သည့် Market risk နှင့်မျှထိတွေ့ရင်ဆိုင်နေရခြင်းမရှိပါ။

(စ) Compliance risk

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့်သက်ဆိုင်သောဥပဒေနှင့်နည်းဥပဒေသို့မဟုတ်ကိုဥပဒေများကိုလိုက်နာရန်ပျက်ကွက်မှုသို့မဟုတ် မလိုက်နာမှုcompliance risk များဖြစ်ပေါ်မှုမရှိပါ။

(ဆ) Operational risk

လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် ရှိရင်းခွဲဖြစ်သော Operational risk သည် ၎င်းတို့ကို အထောက်အပံ့ပြုသည့်လုပ်ငန်းလုပ်ဆောင်မှုစနစ်များ၊ ဌာနအတွင်းကြီးကြပ်ကွပ်ကဲမှုများ ပျက်ယွင်းခြင်းမှ ဖြစ်ပေါ်လာသော လုပ်ငန်းစွမ်းဆောင်ရည်မပြည့်ဝမှု၊ ငွေကြေးဆိုင်ရာဆုံးရှုံးမှုအတွက် အလားအလာဖြစ်ပါသည်။ Operational risk management ၏ရည်မှန်းချက်မှာ ဘဏ်၏လက်ခံနိုင်သော risk အကန့်အသတ်ဘောင်အတွင်းမှ ကုန်ကျစရိတ်နှင့်riskကို မျှတစေရန် နှင့် ကြီးမားသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုတွင် လိုအပ်သောအမြော်အမြင်ရှိသည့် စီမံအုပ်ချုပ်မှုစနစ်နှင့် တသမတ်တည်း ရှိစေရန်ဖြစ်ပါသည်။ ၎င်းriskများကို မည်သည့်အခါမှ အပြည့်အဝဖယ်ရှားနိုင်မည် မဟုတ်ကြောင်းနှင့် ၎င်းriskများကို လျော့ချရာတွင် ထိန်းချုပ်မှုစရိတ်များသည် ရရှိမည့်အကျိုးအမြတ်ထက်များနိုင်သည်ကိုအသိအမှတ်ပြုထားပါသည်။ ထို့အတွက်ကြောင့် risk management နှင့် risk များကိုလျော့ချရာတွင် လုပ်ငန်းများကို စဉ်ဆက်မပြတ် စီမံခန့်ခွဲခြင်းနှင့် ဖြစ်စဉ်ဖြစ်ရပ်များကို စီမံခန့်ခွဲခြင်းစသည့်ကိစ္စရပ်များတွင် ဘဏ်မှဆက်လက် ရင်းနှီးမြှုပ်နှံထားပါသည်။ ဘဏ်၏ risk နည်းဗျူဟာများ အကောင်အထည်ဖော်မှုကို အားဖြည့်ရာတွင် risk issue များအပေါ်တွင်သီးခြားလွတ်လပ်သောစစ်ဆေးမှုများကို ဌာနတွင်းစာရင်းစစ်မှ တာဝန်ယူ ဆောင်ရွက်ရပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲစာရင်းများ

(ဇ) Legal risk

Legal risk မှာ ဘဏ်၏စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များမှ မရည်ရွယ်ဘဲသို့မဟုတ် မမျှော်လင့်ဘဲဖြစ်ပေါ်လာသော ဥပဒေဆိုင်ရာအကျိုးဆက်များဖြစ်ပါသည်။ ၎င်းတို့ထဲတွင်အောက်ပါအကြောင်းများမှဖြစ်ပေါ်လာသော riskများပါဝင်သည်။

- (၁) စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာမှတ်တမ်းမတင်ခြင်း၊ အခြားအဖွဲ့အစည်းအာဏာပေးအပ်ခြင်းခံရသူ၏ စွမ်းဆောင်ရည်မပြည့်ဝခြင်းနှင့်အခြားအဖွဲ့မှလူမွဲခံရမှုတွင်စာချုပ်၏တရားဝင်မှုသို့မဟုတ်ခိုင်မာမှုမသေချာခြင်း၊
- (၂) ဥပဒေသို့မဟုတ်နည်းဥပဒေများကိုချိုးဖောက်ခြင်းသို့မဟုတ်ချိုးဖောက်ရန်အလားအလာရှိခြင်း (ဘဏ်တစ်ခုကိုခွင့်မပြုထားသောလုပ်ငန်းနှင့် တရားမမှု သို့မဟုတ် ရာဇဝတ်မှုဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်တစ်ရပ်ကျခံခြင်းအပါအဝင်)
- (၃) ဘဏ်ပိုင်ပစ္စည်း ထိန်းသိမ်းကာကွယ်ရန်ပျက်ကွက်ခြင်းနှင့်
- (၄) ပြည်သူများ၏တောင်းဆိုမှုဖြစ်ပေါ်လာနိုင်ခြင်း (တရားစွဲဆိုမှုသို့မဟုတ်အခြားအငြင်းပွားဖွယ်ရာများအဖြစ်သို့ ဦးတည်နေသောလုပ်ဆောင်ချက်များနှင့်အခြားဖြစ်ရပ်များအပါအဝင်) ဘဏ်မှခန့်အပ်ထားသောဥပဒေအကြံပေးများ၏ ထိရောက်သောအသုံးချနိုင်စွမ်းမှတစ်ဆင့် legal risk များကိုဖော်ထုတ်၍စီမံခန့်ခွဲပါသည်။

(ဈ) Tax risk

Tax riskသည်အခွန်ဥပဒေသို့မဟုတ်နှုန်းထားအဓိပ္ပာယ်ဖွင့်ဆိုရာတွင်မှားယွင်းခြင်းသို့မဟုတ်ပြောင်းလဲခြင်းနှင့်ဆက်နွှယ်နေသောဆုံးရှုံးမှုသို့မဟုတ်တိုးမြှင့်လာသောကုန်ကျစရိတ်ဖြစ်ပါသည်။

၄။ ငွေသား၊ဘဏ်လက်ကျန်နှင့် အခြားဘဏ်များရှိငွေလက်ကျန်	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
လက်ဝယ်ရှိငွေလက်ကျန်	၂၆,၄၅၄,၀၂၅,၅၇၁	၁၉,၅၂၄,၄၅၄,၄၅၅
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှိ ငွေလက်ကျန်	၂၇,၈၅၅,၂၁၃,၂၂၅	၁၀,၇၇၇,၅၉၆,၉၁၂
အခြားဘဏ်များရှိ ငွေလက်ကျန်	၁၂,၄၃၂,၇၉၀,၅၁၈	၂၁,၃၃၇,၁၂၅,၂၅၈
	<u>၆၆,၇၄၂,၀၂၉,၃၁၄</u>	<u>၅၁,၆၃၉,၁၇၆,၆၂၅</u>

၅။ ချေးငွေနှင့် ရရန်ရှိသူများ	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ချေးငွေ	၁၁၅,၅၂၉,၅၃၁,၂၄၈	၁၅၅,၅၁၅,၄၉၄,၅၈၂
စာရင်းပိုထုတ်ချေးငွေ	၁၅,၅၉၉,၅၇၂,၆၇၉	၁၈,၀၅၄,၇၉၂,၇၆၇
ကာလသတ်မှတ်ချက် ချေးငွေ	၅၀၀,၀၀၀,၀၀၀	-
SME TSL ချေးငွေ	၉,၄၄၈,၇၀၈,၃၀၀	၅,၈၂၇,၅၀၀,၀၀၀
	<u>၁၄၀,၀၇၇,၈၁၂,၂၂၇</u>	<u>၁၇၉,၃၉၇,၇၈၇,၃၄၉</u>

၃၀.၉.၂၀၂၀ နှစ်ရှိ ချေးငွေနှင့် ရရန်ရှိစာရင်းများတွင် ဘဏ်နှင့် ဆက်သွယ်နေသူများအား ထုတ်ချေးထားသော ချေးငွေမှာ ကျပ်သန်းပေါင်း ၁,၇၅၅ ရှိ၍ စာရင်းပိုထုတ်ချေးငွေ ကျပ်သန်း ပေါင်း၁၅၅ ရှိပါသည်။

၆။ ရင်းနှီးမြှုပ်နှံမှုများ	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
Held to maturity		
အစိုးရငွေတိုက်စာချုပ်များအပေါ် ရင်းနှီးမြှုပ်နှံမှု	၂၀,၅၀၀,၀၀၀,၀၀၀	၂၀,၅၀၀,၀၀၀,၀၀၀
CBM Deposit Auction တွင်ရင်းနှီးမြှုပ်နှံခြင်း	-	၄,၀၀၀,၀၀၀,၀၀၀
ရောင်းရန်ကိုင်ဆောင်ထားသော ပိုင်ဆိုင်ပစ္စည်းများ		
Credit Bureau Fund တွင်ရင်းနှီးမြှုပ်နှံခြင်း	၁,၃၀၀,၀၀၀	၁,၃၀၀,၀၀၀
Myanmar Payment Union တွင်ရင်းနှီးမြှုပ်နှံခြင်း	၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
အခြားရင်းနှီးမြှုပ်နှံမှု		
မြိတ်မြို့ရှိလျှပ်စစ်အကူမီးစက်တွင်ရင်းနှီးမြှုပ်နှံခြင်း		
	<u>၂၁,၈၀၀,၃၀၀,၀၀၀</u>	<u>၂၆,၈၀၀,၃၀၀,၀၀၀</u>

ရောင်းရန်ကိုင်ဆောင်ထားသော ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များမှာ ဘဏ်၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး မူရင်းတန်ဖိုးမှ တန်ဖိုးလျော့ ကျဆင်းနေမှုများ ဖယ်ထုတ်၍ တွက်ချက်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် ချေးကွက်တွင် သင့်လျော်မှန်ကန်သည့် ခန့်မှန်းချက်ကွက်တန်ဖိုးအား မရရှိပါ။ ဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉နှင့် ၂၀၁၉-၂၀၂၀နှစ်များ အတွင်း တန်ဖိုးလျော့ကျဆင်းမှုများ မရှိပါ။

၇။ ကြိုတင်ပေး နှင့် အခြားရရန်ရှိသူများ	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ချေးငွေအပေါ်ရရန်ရှိအတိုး	၁,၂၁၁,၃၇၂,၉၁၅	၂,၁၆၆,၁၃၆,၉၄၁
ကြိုတင်ပေး	၁,၃၀၈,၂၉၈,၃၈၉	၁,၂၆၆,၆၅၆,၉၉၅
Claimed	၃,၆၁၈,၆၈၁,၇၃၈	၂,၁၅၉,၁၉၃,၃၂၄
ပြည်တွင်းငွေလွှဲမှုများ	၇၀၉,၉၁၁,၁၆၁	၅၆၈,၇၅၁,၄၀၄
ရရန်ရှိ ငွေတိုက်စာချုပ်များမှ အတိုး	၅၅၆,၀၉၃,၇၅၀	၇၃၀,၃၁၂,၅၀၀
CBM Deposit Auction မှရရန်ရှိအတိုး	-	၃,၈၀၈,၂၁၉
Share price stabilization fund	-	-
	<u>၇,၄၀၄,၃၅၇,၉၅၃</u>	<u>၆,၈၉၄,၈၅၉,၃၈၃</u>

၈။ ပုံသေပိုင်ပစ္စည်းများ

ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ရရှိပြီးသော အသေးစိတ်ဇယားအား နောက်ဆက်တွဲ (၁) ဖြင့် ဖော်ပြထားပါသည်။

၉။ ခွင်ပြုမတည်ရင်းနှီးငွေ

၃၀.၉.၂၀၂၀ နေ့ရှိ ဘဏ်၏ သတ်မှတ်မတည်ငွေရင်းမှာ မြန်မာကျပ် ဘီလီယံ ၁၀၀ ဖြစ်ပြီး အစုရှယ်ယာ တစ်စောင်လျှင် မြန်မာကျပ် ၁၀,၀၀၀ နှုန်းဖြင့် အစုရှယ်ယာ စုစုပေါင်း ၂,၄၇၂,၀၅၃ ထုတ်ပေးထားပြီးဖြစ်၍ ထုတ်ပေးပေးသွင်းပြီးရင်းနှီးငွေ စုစုပေါင်းမှာ မြန်မာကျပ် ၂,၄၇၂,၀၅၃၀,၀၀၀ ဖြစ်ပါသည် ။ ယခုဘဏ္ဍာနှစ်၂၀၁၉-၂၀ အတွင်း ထပ်မံထုတ်ပေးသော အစုရှယ်ယာများမရှိပါ။

၁၀။ ရန်ပုံငွေများ

ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ

ဘဏ်သည် ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေအတွက် အခွန်နှုတ်ပြီးအသားတင်အမြတ်ငွေ၏ ၂၅% အား ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေ ပုဒ်မ ၃၅ ပုဒ်မခွဲ (က) နှင့် အညီ လျာထားမှုများပြုလုပ်ထားပါသည်။

အထွေထွေလျာထားငွေ (ချေးငွေ)

ဘဏ်သည် ချေးငွေနှင့် ရရန်ရှိစာရင်းများ၏ ၂% အားဗဟိုဘဏ်၏ ညွှန်ကြားချက် ၁၇/၂၀၁၇ နှင့်အညီ လျာထားမှုများ ပြုလုပ်ထားပါသည်။

၁၁။ အပ်ငွေများ

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
စာရင်းရှင် အပ်ငွေ	၁၃,၇၄၃,၁၀၉,၀၀၁	၁၂,၉၀၈,၈၅၈,၀၃၉
ငွေစုဘဏ် အပ်ငွေ	၁၁၉,၈၆၅,၆၁၉,၀၀၅	၁၁၉,၃၀၀,၈၂၅,၉၄၀
ခေါ်ယူ အပ်ငွေ	၄,၂၉၀,၅၈၉,၀၈၈	၂,၆၁၆,၉၉၉,၈၉၀
စာရင်းသေ အပ်ငွေ	၃၇,၂၇၂,၀၂၅,၉၁၇	၅၆,၀၈၅,၇၀၂,၅၇၂
Mobile Money	၉၃,၃၂၄,၇၉၂	၁၀၅,၀၆၂,၈၄၉
စာရင်းရှင်အပ်ငွေ (နိုင်ငံခြားငွေ)	၅,၃၄၅,၈၄၄,၂၉၆	၁၄,၅၀၁,၉၀၅,၁၂၈
	<u>၁၈၀,၆၁၀,၅၁၂,၀၉၉</u>	<u>၂၀၅,၅၁၉,၃၅၄,၄၁၈</u>

ပထမပုဂ္ဂလိကဘဏ်လီမိတက်
(Incorporated in the Republic of the Union of Myanmar)
ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲ စာရင်းများ

၁၂။ အခြားပေးရန်တာဝန်များ

	၃၀.၉.၂၀၂၀	၃၀.၉.၂၀၁၉
	ကျပ်	ကျပ်
လွှဲပို့ငွေများ	၃၄၃,၃၂၂,၆၇၁	၃၃၂,၇၃၇,၃၇၉
စာရင်းသေအပ်ငွေ၏ အတိုးစရိတ်	၁,၃၀၂,၄၆၃,၂၇၅	၁,၈၇၄,၁၈၉,၃၆၁
ရန်ကုန်စတော့အိတ်ချိန်းသို့ပေးရသောနှစ်စဉ်ကြေး	၂,၇၈၁,၀၆၀	၃,၂၁၃,၆၆၉
ပြုပြင်ထိန်းသိမ်းစရိတ်များ	၉,၉၇၄,၈၀၀	၅,၂၅၀,၀၀၀
Software Recurring Licence fee	-	၄၇,၂၇၅,၀၀၀
ဘဏ်ဆောင်ရွက်ခများ	၃၁၅,၅၁၀	၂၅၁,၆၄၇
မိတာခနှင့် ဖုန်းအသုံးပြုခများ	၁၃,၀၂၀,၇၇၀	၃၄,၂၈၆,၂၀၅
စာရင်းစစ်ကြေး	၄,၀၀၀,၀၀၀	၄,၀၀၀,၀၀၀
ရန်ကုန်မြို့တော်သာယာရေး စည်ပင်အခွန်အခများ	၇၀၈,၀၀၀	-
Staff Salary	၂၈၈,၀၀၀	-
Covid Allowance(hotel charges)	၃၃၀,၀၀၀	-
ရန်ကုန်အတိုးစရိတ်	၃,၅၈၉,၆၆၈,၁၉၅	၂,၁၅၃,၀၂၂,၉၅၄
Security Deposit	၁,၈၇၇,၁၀၀	၁,၈၇၇,၁၀၀
Surplus Cash	၂၀၄,၉၂၀	၁၅၄,၉၂၀
unclaimed liabilities	၅,၈၀၄,၆၇၅	၅,၁၆၀,၉၃၆
unclaimed Deposit	၃၀၆,၇၅၇	၃၀၉,၀၄၃
အိုနာစာရန်ပုံငွေ	၄၄၀,၀၈၉	၅၈၅,၂၆၆
နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းဆိုင်ရာညှိနှိုင်းချက်	-	-
Western Union (remittance)	၁၃၀,၆၁၃,၇၀၉	၄၁၁,၈၂၅,၇၃၉
အခြားဘဏ်များနှင့်စာရင်းရှင်းရန်ငွေလွှဲခများ	၁၄၃	၁၀,၇၀၈
Marginal deposit (LC)	-	၈,၁၈၅,၅၀၉
Security A/C opening Charges	၁၁,၀၀၀	၅,၀၀၀
အမြတ်ဝေစုထုတ်ပေးငွေ	၈၈,၄၃၄,၁၁၉	၅၃,၄၂၂,၈၇၈
လူမှုဖူလုံရေးထည့်ဝင်ငွေ	-	၃၇၅,၀၂၅
ကြိုတင်ရငွေ	-	၆၄,၄၅၃
လျော်ကြေးရငွေ	၅၉၇,၈၄၉	၅၀၀,၀၀၀
	<u>၅,၄၉၅,၁၆၂,၆၄၂</u>	<u>၄,၉၃၆,၇၀၂,၇၉၂</u>

၁၃။ အတိုးစရိတ်

	၃၀.၉.၂၀၂၀	၃၀.၉.၂၀၁၉
	ကျပ်	ကျပ်
စာရင်းသေ အပ်ငွေ ပေါ် အတိုး	၃,၈၄၂,၀၇၄,၈၁၅	၆,၁၃၉,၀၅၀,၀၅၆
ခေါ်ယူ အပ်နှံငွေပေါ် အတိုး	၅၁,၀၄၇,၂၀၇	၆၁,၉၆၀,၀၆၅
ငွေစု ဘဏ်အပ်ငွေ ပေါ် အတိုး	၇,၆၈၃,၅၄၇,၁၀၆	၈,၆၂၀,၀၁၃,၉၈၂
အစိုးရ ငွေတိုက်စာချုပ်များ ပေါင်နှံမှုပေါ် အတိုး	-	-
အခြားဘဏ်များသို့ပေးရသောအတိုးစရိတ်	-	-
	<u>၁၁,၅၇၆,၆၆၉,၁၂၈</u>	<u>၁၄,၈၂၁,၀၂၄,၁၀၃</u>
	၂၀၁၉	၂၀၁၉
တစ်နှစ်အတိုးနှုန်း	တစ်နှစ်အတိုးနှုန်း	တစ်နှစ်အတိုးနှုန်း
ချေးငွေ နှင့် စာရင်းပိုထုတ်ချေးငွေပေါ် အတိုးရငွေ	၁၀%	၁၂%
အစိုးရ ငွေတိုက်စာချုပ်များပေါ် အတိုးရငွေ	၇.၂၅%, ၉.၅%, ၉.၇၅%	၉.၅%

အမျိုးမျိုးသော အပ်ငွေ များပေါ် ကောက်ခံသည့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၀ တစ်နှစ် စာ အတိုးနှုန်းများ	၂၀၁၉ တစ်နှစ် စာ အတိုးနှုန်းများ
စာရင်းသေအပ်ငွေပေါ်အတိုးနှုန်း		
သုံးလအပေါ်အတိုးနှုန်း	၅.၂၅%	၈.၂၅%
ခြောက်လအပေါ်အတိုးနှုန်း	၅.၅၀%	၈.၅၀%
ကိုးလအပေါ်အတိုးနှုန်း	၅.၇၅%	၈.၇၅%
တစ်နှစ်အပေါ်အတိုးနှုန်း	၆.၀၀%	၉.၀၀%
ခေါ်ယူအပ်ငွေပေါ်အတိုးနှုန်း	၂.၀၀%	၂.၀၀%
ငွေစုဘဏ်အပ်ငွေအပေါ်အတိုးနှုန်း	၅%	၈%

၁၄။ အခြားဝင်ငွေ

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ကော်မရှင် ရငွေ (Mobile A/C)	၁၀,၉၉၄,၂၇၇	၁၃,၈၂၄,၅၆၃
ကော်မရှင် ရငွေ (Western Union)	၂၀၇,၀၀၇,၃၆၃	၁၈၂,၃၄၈,၄၇၂
ကော်မရှင်ရငွေ(ငွေလွှဲ)	၁၉၀,၀၂၁,၆၃၁	၂၁၆,၈၉၉,၂၈၃
ကော်မရှင် ရငွေ (Fire insurance)	၇၈,၈၆၇,၆၀၃	၇၄,၁၉၂,၃၂၄
ကော်မရှင် ရငွေ (Hire Purchase)	၂၉၃,၀၀၀	၁,၂၇၈,၀၀၀
ကော်မရှင် ရငွေ (Bank Guarantee)	၁၄၃,၇၅၄,၉၂၃	၁၉၄,၉၅၄,၀၃၆
Income from other transactions	၁၁,၅၁၁,၈၆၀	၁,၇၇၃,၁၅၃,၉၅၇
Income from currency translation	-	-
Swift Comission (LC)	၁,၇၆၃,၃၂၇	၃,၅၃၉,၀၉၇
Bill Collection Charges	၅၆၈,၆၆၇	၂,၄၆၃,၁၃၇
အထွေထွေရငွေ	၁၀၀,၆၆၁,၀၇၇	၁၀၃,၄၇၅,၀၀၇
Sales of Assets	-	-
	<u>၇၄၅,၄၄၃,၇၂၈</u>	<u>၂,၅၆၆,၁၂၇,၈၇၆</u>

၁၅။ ဝန်ထမ်းရေးရာစရိတ်များ

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
လစာ နှင့်ခွင့်ပြုငွေ	၁,၃၅၇,၈၈၆,၃၆၄	၁,၃၂၂,၃၆၃,၆၇၃
ရှားပါးစရိတ်	၃၉၈,၇၃၂,၈၉၈	၃၉၆,၅၅၈,၃၃၂
ခရီးစရိတ်	၃၂,၅၃၆,၂၃၀	၃၂,၉၂၆,၃၇၃
ဝန်ထမ်းဝတ်စုံစရိတ်	၆၉၅,၆၀၀	၂၁,၉၆၀,၇၄၀
အချိန်ပိုကြေး	၁၀၉,၅၀၅,၆၆၀	၁၀၂,၇၁၁,၃၁၇
စားစရိတ်	၄၁,၅၀၀,၀၀၀	-
နယ်စရိတ်	၈၀,၆၉၁,၈၈၂	၇၉,၇၉၅,၂၀၆
Degree allowance	၁၅,၁၂၃,၅၁၆	၁၂,၈၈၄,၀၀၀
Covid19 allowance	၁,၇၃၀,၀၀၀	-
လူမှုဖူလုံရေးကြေးနှင့် အိုနာစာရန်ပုံငွေ	၆၁,၉၄၇,၄၂၅	၆၁,၄၈၈,၄၇၄
	<u>၂,၁၀၀,၃၄၉,၅၇၅</u>	<u>၂,၀၃၀,၆၈၈,၁၁၅</u>

၁၆။ အခကြေးငွေနှင့်ကော်မရှင်အသုံးစရိတ်

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ဒါရိုက်တာ၏ လစာနှင့်အခကြေးငွေ	၁၁၃,၉၉၇,၀၀၀	၉၁,၅၀၆,၁၅၀
စာရင်းစစ်ကြေး	၈,၀၀၀,၀၀၀	၈,၀၀၀,၀၀၀
Training expenses	၉,၅၃၀,၈၄၃	၁,၃၆၆,၀၀၀
မှတ်ပုံတင် နှင့် လိုင်စင်ကြေးများ	၁၅၇,၅၀၂,၂၃၀	၂၆၄,၆၆၂,၄၈၂
အခြားအခကြေးငွေနှင့်စရိတ်များ	၄၁,၀၆၄,၈၃၀	၅၈,၈၇၄,၀၀၄
တရားရုံးစရိတ်	-	၆၀,၀၀၀
	<u>၃၃၀,၀၉၄,၉၀၃</u>	<u>၄၂၄,၄၆၈,၆၃၆</u>

၁၇။ အခြားအသုံးစရိတ်

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ငှားရမ်းခ၊မိတာခ နှင့် ရေဖိုများ	၁၁၆,၃၂၀,၉၂၂	၁၃၁,၄၈၅,၄၈၇
ပြုပြင်မွမ်းမံစရိတ်	၃၆,၉၂၀,၈၅၇	၄၂,၅၈၅,၂၃၈
အစည်းအဝေးစရိတ်	၁၆,၀၆၇,၃၀၀	၁,၀၂၉,၇၅၀
အာမခံကြေး	၈,၀၀၂,၁၂၁	၇,၉၀၆,၁၀၁
အခွန်စရိတ်များ	၁၆,၃၇၇,၈၁၉	၁၃,၄၅၀,၅၄၄
ရုံးသုံးပစ္စည်းများ	၄၆,၉၇၅,၉၁၃	၄၈,၃၉၁,၆၇၉
ဆက်သွယ်ရေးဆိုင်ရာစရိတ်	၉၀,၀၄၀,၂၅၀	၁၀၁,၈၉၄,၁၃၄
သယ်ယူပို့ဆောင်မှုစရိတ်	၈၄,၈၀၀,၃၇၄	၉၅,၁၀၇,၇၈၂
အထွေထွေစရိတ်	၁၁၇,၈၅၉,၄၅၃	၁၇၀,၅၈၃,၄၆၁
ပုံသေပိုင်ပစ္စည်းစာရင်းပယ်ဖျက်ခြင်း	၄,၇၃၅,၂၁၃	၁,၃၆၄,၀၂၅
တန်ဖိုးလျော့စရိတ်	၆၁၃,၄၄၁,၂၃၄	၆၀၀,၅၅၁,၄၃၉
	<u>၁,၁၅၁,၅၄၁,၄၅၆</u>	<u>၁,၂၁၄,၃၄၉,၆၄၀</u>

၁၈။ ဘဏ်နှင့်ဆက်နွယ်နေသူများနှင့် ပတ်သက်သောအချက်အလက်များ

ဘဏ်၏ စီမံအုပ်ချုပ်သူများ အနေဖြင့် လက်ရှိဘဏ်လုပ်ငန်း လည်ပတ်မှုအား ထိခိုက်စေနိုင်သော ပေါ်ကောင်း ပေါ်ပေါက် လာနိုင်သော ပေးရန်တာဝန်များမရှိဟု ထင်မြင်ယူဆပါသည်။

စီမံအုပ်ချုပ်သူများနှင့် ဆက်စပ်သောအချက်အလက်များ

	၃၀.၉.၂၀၂၀ (ကျပ်)	၃၀.၉.၂၀၁၉ (ကျပ်)
ဒါရိုက်တာများ၏လစာ နှင့် အခကြေးငွေ	<u>၁၁၃,၉၉၇,၀၀၀</u>	<u>၉၁,၅၀၆,၁၅၀</u>
	<u>၁၁၃,၉၉၇,၀၀၀</u>	<u>၉၁,၅၀၆,၁၅၀</u>

ဘဏ်သည်၎င်း၏ ဆက်နွယ်နေသူများနှင့် ဆက်ဆံရာတွင် အများပြည်သူနှင့် ဆက်ဆံမှုများပြုသကဲ့သို့ ပြုလုပ်ပြီး သာမန် ထက်မပိုသော ပြုလုပ်ခြင်းများဖြင့် ပြုလုပ်ပါသည်။

	၂၀၂၀ (ကျပ်သန်းပေါင်း)	၂၀၁၉ (ကျပ်သန်းပေါင်း)
ချေးငွေ	၁,၅၀၀.၀၀	၁၁,၉၀၅.၀၀
စာရင်းပိုထုတ် ချေးငွေ	၁၅၁.၅၆	၇၆.၇၄
	<u>၁,၆၅၁.၅၆</u>	<u>၁၁,၉၈၁.၇၄</u>

၁၉။ ဘဏ်နှင့်ဆက်နွှယ်နေသူများနှင့် ပတ်သက်သောအခြားအချက်အလက်များ

၃၀.၉.၂၀၂၀နေ့ရှိ ချေးငွေနှင့် ရရန်ရှိစာရင်းများတွင် ဘဏ်နှင့် ဆက်နွှယ်နေသူများအား ထုတ်ချေးထားသော ချေးငွေ ကျပ်သန်းပေါင်း ၁,၅၀၀ ရှိ၍ စာရင်းပိုထုတ်ချေးငွေ ကျပ်သန်း ပေါင်း ၁၅၁.၅၆ ရှိပါသည်။

	၂၀၂၀ (ကျပ်သန်းပေါင်း)	၂၀၁၉ (ကျပ်သန်းပေါင်း)
ထုတ်ယူသုံးစွဲထားခြင်းမရှိသော စာရင်းပိုထုတ်ချေးငွေများ	၉,၁၃၅.၈၃	၈,၆၀၁.၂၁
	<u>၉,၁၃၅.၈၃</u>	<u>၈,၆၀၁.၂၁</u>

ထုတ်ယူသုံးစွဲထားခြင်းမရှိသော စာရင်းပိုထုတ်ချေးငွေများ

ထုတ်ယူသုံးစွဲထားခြင်းမရှိသော စာရင်းပိုထုတ်ချေးငွေများဆိုသည်မှာ ဘဏ်မှခွင့်ပြုချက်ရပြီးသော စာရင်းပိုထုတ်ချေးငွေများဖြစ်ပြီး လျှောက်ထားသူများမှ ထုတ်ယူသုံးစွဲထားခြင်း မရှိသောငွေများဖြစ်၍ ဘဏ်၏ သတ်မှတ်ထားသော အခြေအနေများပေါ်တွင် မူတည်၍ စာရင်းပိုထုတ်ချေးသူများမှ ထုတ်ယူနိုင်ပါသည်။ ၎င်းကျန်ရှိသော စာရင်းပိုထုတ်ချေးငွေများအား ထုတ်ယူသောအချိန်တွင် ဘဏ်သည်၎င်း၏ ချက်မှတ်ထားသော စာရင်းစံများနှင့်အညီ စာရင်းရေးသွင်း ပါသည်။

ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာအဖွဲ့မှ MYSISနှင့် Core Banking Software System contract ရပ်ဆိုင်းခဲ့သည့်အတွက် Intangible Asset (Core Banking Software) လိုင်စင်ကြေး ကျပ် ၁,၀၉၆,၃၄၉,၉၂၉ /- အား ယခုနှစ်တွင် အချိုးကျ တန်ဖိုးလျှော့ကျပ် ၂၇၄,၀၈၇,၄၈၂/- ကျခံရန်သာ ဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရှိနေသည့်လက်ကျန်ငွေကျပ် ၈၂၂,၂၆၂,၄၄၇/- ကို ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ တွင် စာရင်းပယ်ဖျက်ရန်ဆုံးဖြတ်ခဲ့ပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲ စာရင်းများ

ဘဏ္ဍာရေးအချိုးများစိစစ်ခြင်း

၁။မတည်ရင်းနှီးငွေလုံလောက်မှုအချိုး

၃၀.၀၉.၂၀၂၀ နေ့ရှိ အဆိုပါအချိုးသည် ၃၅.၆၀% ရှိသဖြင့် ဗဟိုဘဏ် ၏ ညွှန်ကြားချက် အမှတ်(၁၆/၂၀၁၇) အရ သတ်မှတ်ထားသော ၈% ထက်ကျော်လွန်ပါသည်။

၂။ဗဟိုဘဏ်လက်ကျန်ငွေနှင့်အနည်းဆုံးထားရှိရမည့်သီးသန့်ရန်ပုံငွေတို့၏အချိုး

၃၀.၉.၂၀၂၀ နေ့ရှိဘဏ်၏ အဆိုပါ အချိုးသည် ၁၅.၈၉% ရှိသဖြင့် ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၆/၂၀၂၀) အရ သတ်မှတ်ထားသော ၃.၅% ထက် ကျော်လွန်ပါသည်။

၃။ငွေကြေးဆပ်နှိပ်အားအချိုး

$$= \frac{\text{စုစုပေါင်းရပိုင်ခွင့်များ}}{\text{စုစုပေါင်းပေးရန်တာဝန်များ}} = ၁.၃၁:၁$$

အထက်ပါ အချိုးအရ ဘဏ်သည် ၎င်း၏ ပေးရန်တာဝန်များအား ပေးချေရန်အတွက် လုံလောက်သော ပိုင်ဆိုင်မှုများ ရှိကြောင်း ညွှန်ပြပါသည်။

၄။အစုရှင်များထည့်ဝင်ငွေအပေါ်ပြန်ရချက်

$$\begin{aligned} & \text{(၂၀၁၉ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ခုနှစ်စက်တင်ဘာလအထိ)} \\ & = \frac{\text{အခွန်မနုတ်မီ အသားတင်အမြတ်}}{\text{အစုရှင်များရင်းနှီးမြှုပ်နှံမှု}} \times ၁၀၀ = ၈.၄၅\% \\ & = \frac{\text{အခွန်နှုတ်ပြီးအသားတင်အမြတ်}}{\text{အစုရှင်များရင်းနှီးမြှုပ်နှံမှု}} \times ၁၀၀ = ၆.၇၆\% \end{aligned}$$

၅။အစုရှင်များ၏ပိုင်ဆိုင်ခွင့်အချိုး

$$= \frac{\text{အစုရှင်များပိုင်ဆိုင်ခွင့်}}{\text{အစုရှင်များထည့်ဝင်ငွေ}} = ၂.၄၄$$

၆။အစုရှယ်ယာတစ်ခုအတွက်အသားတင်အမြတ်

(၂၀၁၉ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ခုနှစ်စက်တင်ဘာလအထိ)

$$= \frac{\text{အခွန်နှုတ်ပြီးအသားတင်အမြတ်}}{\text{အလေးပေးပျမ်းမျှအစုရှယ်ယာ}} = ၁.၆၄၆$$

၇။ ချေးငွေနှင့် အပ်ငွေအချိုး

$$= \frac{\text{စုစုပေါင်းချေးငွေ}}{\text{စုစုပေါင်းအပ်ငွေ}} = ၇၈.၁၁\%$$

First Private Bank Limited

(2019-2020) Financial Year Report of the Independent Auditor and Financial Statement

Sein Win & Associates
Accounting, Auditing & Consultancy Services

FIRSTPRIVATE BANK LIMITED

FINANCIAL STATEMENTS:

STATEMENT OF MANAGEMENT'S RESPONSIBILITY

REPORT OF THE INDEPENDENT AUDITOR

STATEMENT OF FINANCIAL POSITION AS AT SEPTEMBER 30, 2020

STATEMENT OF COMPREHENSIVE INCOME FOR THE YEAR ENDED SEPTEMBER 30, 2020

STATEMENT OF CHANGES IN EQUITY FOR THE YEAR ENDED SEPTEMBER 30, 2020

STATEMENT OF CASH FLOW FOR THE YEAR ENDED SEPTEMBER 30, 2020

NOTES TO THE FINANCIAL STATEMENTS

PERIOD:

YEAR ENDED SEPTEMBER 30, 2020

INDEPENDENT AUDITOR'S REPORT TO THE MEMBERS OF

First Private Bank Limited

Report on the financial statements

We have audited the financial statements of First Private Bank Limited, which comprise the statement of financial position as at 30th September 2020, and the statement of profit or loss, statement of changes in equity and cash flow statement for the year ended, and summary of significant accounting policies and other explanatory notes.

Management's Responsibilities for the Financial Statements

Management is responsible for the preparation and fair presentation of these financial statements in accordance with the Myanmar Financial Reporting Standards (MFRS). This responsibility includes; designing, implementing and maintaining internal control relevant to the preparation and fair presentation of financial statements that are free from material misstatement, whether due to fraud or error, selecting and applying appropriate accounting policies, and making accounting estimates that are reasonable in the circumstances.

In preparing the financial statements, management is responsible for assessing the Bank's ability to continue as a going concern, disclosing as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Bank or to cease operations, or has no realistic alternative but to do so. Those charged with governance are responsible for overseeing the Bank's financial reporting process.

Auditor's Responsibilities

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with Myanmar Standards on Auditing (MSAs) will always detect a material misstatement when it exists. Misstatement can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statements. As part of an audit in accordance with Myanmar Standards on Auditing (MSAs), we exercise professional judgment and maintain professional skepticism throughout the audit. We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant findings, including any significant deficiencies in internal control that we identify during our audit. We also provide those charged with governance with a statement that we have complied with relevant ethical requirements regarding independence, and to communicate with them all relationships and other matters that may reasonably be thought to bear on our independence, and where applicable, related safeguards.

Basis For Qualified Opinion

The opening net book value of intangible assets, which can't be used in the future because of a cancelled agreement with the company provided service for core banking software, was MMK 1,096,349,929. So we assumed that this intangible asset is fully impaired and company has to recognize the impairment loss immediately in profit or loss account under Myanmar accounting standards 36- Impairment of assets. But only partial amount MMK 274,087,439 was recognized in profit or loss account for this financial year and the all remaining amount of intangible asset MMK 822,262,436 may increase the profit of this financial year.

Qualified Opinion

In our opinion, except for the possible effects of the matter described in the Basis for qualified opinion paragraph, the financial statements are properly drawn up in accordance with MFRS so as to give a true and fair view of the financial position of First Private Bank Limited as of 30th September 2020, and of its financial performance and its cash flow for the year then ended on that date.

Report on legal and regulatory requirement

In accordance with the Section 280 (a) and (b) of Myanmar Companies Law, we also report that:

- (a) We have obtained all the information and explanations we have required and
- (b) Books of account have been maintained by the Company as required by Section 258 and 264 of the Myanmar Companies Law.

Also in accordance with Section 89(A) of the Financial Institution Law, we report that the financial statements of the bank adequately reflect the financial position of the bank and its solvency.



U Sein Win

Certified Public Accountant

Date:

.12.2020



ပထမ ပုဂ္ဂလိက ဘဏ် လီမိတက် FIRST PRIVATE BANK LIMITED

No. 619~ 621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
PABEDAN TOWNSHIP, YANGON. UNION OF MYANMAR.

TELEPHONE : 095 1 376 451 ~ 452 / 378 268 ~ 269.
095 1 251 748 ~ 749 / 246 786.

FAX : 095 -1- 242 320 / 250 148 / 251 747.
Website : www.firstprivatebank.com.mm

e-mail : fpbho.ygn@gmail.com; hofirst.private@gmail.com
fpbbank@myanmar.com.mm

STATEMENT OF MANAGEMENT'S RESPONSIBILITY

FOR FIRST PRIVATE BANK LIMITED

The Directors are responsible for preparing the annual report and the financial statements in accordance with applicable law and regulations.

Myanmar Companies Law requires the Directors to prepare financial statements for each financial year. The Directors are required to prepare the financial statements in accordance with Myanmar Financial Reporting Standards (MFRS). In preparing the financial statements, the Directors have also elected to comply with MFRS, as issued by the Myanmar Accountancy Council (MAC).

In preparing those financial statements, the Directors are required to select suitable accounting policies and then apply them consistently, make judgements and accounting estimates that are reasonable and prudent, state that financial statement comply with MFRS as issued by the MAC, and subject to any material departures disclosed and explained in the financial statements, prepare the financial statements on a going concern basis.

The Directors are responsible for keeping adequate accounting records that are sufficient to show and explain the bank's transactions and disclose with reasonable accuracy at any time the financial position of the bank and to enable them to ensure that the bank financial statements comply with the Myanmar Companies Law. They are also responsible for safeguarding the assets of the bank and hence for taking reasonable steps for the prevention and detection of fraud and other irregularities.

Each of the current Directors confirms that, to the best of his or her knowledge;

- the financial statements, which have been prepared in accordance with MFRS give a true and fair view of the assets, liabilities, financial position and result of the bank
- the accompanying financial statements are complete and correct and have been authenticated in accordance with Myanmar Companies Law
- so far as he or she is aware, there is no relevant audit information of which the bank's auditors are unaware; and
- He or she has taken all the steps that he or she ought to have taken as a Director to make himself or herself aware of any relevant audit information and to establish that the bank's auditors are aware of that information.
- This confirmation is given and should be interpreted in accordance with the Myanmar Companies Law.

Going concern basis

The Directors have a reasonable expectation that the bank has adequate resources to continue in operational existence for the foreseeable future. For this reason, they continue to adopt the going concern basis in preparing the financial statements.

Annual Report

The annual report for year ended 30th September 2020, comprising the financial statements and additional information for investors, has been approved by the Board of Directors and signed on its behalf by.

On behalf of the Board of Directors,



Director




Director

First Private Bank Limited
(Incorporated in the Republic of the Union of Myanmar)
Statement of Financial Positions as at 30 September 2020

	Notes	2020 12 Months MMK	2019 12 Months MMK
<u>Assets</u>			
Cash & cash equivalents	4	66,742,029,314	51,639,176,625
Loans and receivables	5	141,077,812,227	179,397,787,349
Prepaid and other receivables	7	7,404,357,953	6,894,859,383
Inventories		41,471,271	31,511,338
Investments	6	20,701,300,000	24,701,300,000
Property and equipment	8	10,610,418,682	10,792,174,553
Advanced Tax		793,747,848	1,100,000,001
Acceptance, Endorsement & Guarantee		7,147,278,332	9,595,011,819
Total Assets		254,518,415,627	284,151,821,068
<u>Equity</u>			
Authorized Capital		100,000,000,000	100,000,000,000
Paid up capital	9	24,720,530,000	24,720,530,000
Share Premium		11,845,878,597	11,845,878,597
Statutory reserve	10	16,712,245,349	15,695,198,470
2% reserve (general provision for loans & receivables)	10	2,821,557,495	3,608,425,039
Contingency reserve	10	102,563,538	102,563,538
Other reserve	10	8,117,485	8,117,485
Retained Earning		3,983,855,165	6,528,489,076
Total Equity		60,194,747,629	62,509,202,205
<u>Liabilities</u>			
Deposits from customers	11	180,610,512,099	205,519,354,418
Other liabilities	12	5,495,162,642	4,936,702,791
Payment Order		53,668,046	42,635,014
Provision for income tax		1,017,046,879	1,548,914,821
Acceptance, Endorsement & Guarantee		7,147,278,332	9,595,011,819
Total liabilities		194,323,667,998	221,642,618,863
Total Liabilities and Equity		254,518,415,627	284,151,821,068

See Accompanying Notes to Financial Statements
Authenticated by Directors ;




Chief Executive Officer



Chief Financial Officer



Director/Chairman



Director



Director

First Private Bank Limited

(Incorporated in the Republic of the Union of Myanmar)

Statement of Comprehensive Income for the year ended 30 September 2020

	Notes	2020 12 Months	2019 12 Months
Interest income		17,314,960,808	21,023,347,899
Other Interest income			
Deposit with other banks		102	40,463,204
Securities (Government Bond)		2,004,890,050	1,947,500,000
Deposit Auction		164,172,603	112,139,726
Interest expenses	13	(11,576,669,128)	(14,821,024,103)
Net interest income		7,907,354,434	8,302,426,726
Fees and Commission income	14	745,443,727	2,566,127,876
Fees and Commission expenses	16	(330,094,903)	(424,468,636)
Net fees and commission income		415,348,824	2,141,659,240
Exchange Gain		22,664,190	538,727,269
Exchange Loss		(8,362,025)	
Revenue		8,337,005,424	10,982,813,235
Other income (sale of assets)		120,000	6,798,624
Personal expenses	15	(2,100,349,575)	(2,030,688,115)
Other expenses	17	(1,151,541,456)	(1,214,349,640)
Net profit (Before Tax)		5,085,234,393	7,744,574,104
Provision of income tax		(1,017,046,879)	(1,548,914,821)
Net profit for the year		4,068,187,514	6,195,659,283
Other comprehensive income		-	-
Total comprehensive income		4,068,187,514	6,195,659,283


Earnings Per Share

1,646

2,506

See Accompanying Notes to Financial Statements


Authenticated by Directors;



Chief Executive Officer



Chief Financial Officer



Director/Chairman



Director



Director

Statement of Changes in Equity for the year ended 30 September 2020

	Issued & paid up capital	Share premium	Statutory Reserve	General provision for loans & receivables	Other Reserve	Contingency Reserve	Retained Earnings	Total
Balances as of 30.9.2018	24,720,530,000	11,845,878,597	14,146,283,649	3,608,425,039	8,117,485	101,697,990	1,881,744,614	56,312,677,374
Changes during the year								
- Share issued during the year								-
- Share premium								-
- Transferred to reserved			1,548,914,821			865,548		1,549,780,369
- Reserve for dividend								-
Transferred to dividend payable								-
- Adjustment during the year								-
- Profit/(loss) during the year							4,646,744,462	4,646,744,462
Balances as of 30.9.2019	24,720,530,000	11,845,878,597	15,695,198,470	3,608,425,039	8,117,485	102,563,538	6,528,489,076	62,509,202,205
Balances as of 30.9.2019	24,720,530,000	11,845,878,597	15,695,198,470	3,608,425,039	8,117,485	102,563,538	6,528,489,076	62,509,202,205
Changes during the year								
- Share issued during the year								-
- Share premium								-
- Transferred to reserved			1,017,046,879				(1,017,046,879)	-
- Transferred to Retained Earning				(786,867,544)			786,867,544	-
Transferred to dividend payable							(6,180,132,500)	(6,180,132,500)
- Adjustment during the year							(202,509,590)*	(202,509,590)*
- Profit/(loss) during the year							4,068,187,514	4,068,187,514
Balances as of 30.9.2020	24,720,530,000	11,845,878,597	16,712,245,349	2,821,557,495	8,117,485	102,563,538	3,983,855,165	60,194,747,629

* Bonus and reward paid after allocation of Dividend



Chief Executive Officer



Chief Financial Officer



Director/Chairman



Director



Director

First Private Bank Limited
(Incorporated in the Republic of the Union of Myanmar)
Statement of Cash Flows for the year ended 30 September 2020

	2020	2019
	12 Months	12 Months
	(MMK in thousand)	(MMK in thousand)
Interest income	21,384,922	25,768,010
Interest expense	(12,148,395)	(15,800,816)
Cash payment to employee & other	(3,237,539)	(3,067,591)
	5,998,988	6,899,603
(Increase)/decrease in loan and receivables	38,319,975	1,023,465
(Increase)/decrease in other assets	(1,652,249)	(443,067)
Increase/(decrease) in deposits	(24,908,842)	1,396,382
Increase/(decrease) other liabilities	1,169,066	(1,932,223)
Cash generated from operation	18,926,938	6,944,160
Income -tax paid	(1,242,663)	(1,119,632)
Net cash Provided by /(used in) operating activities	17,684,275	5,824,528
Cash flow from investing activities		
Investment in government securities bond	-	-
Investment in CBM-Deposit Auction	4,000,000	7,001,000
Purchase of property and equipment	(436,421)	(638,083)
Proceeds from sale of property and equipment	120	10,120
Net cash used in investing activities	3,563,699	6,373,037
Cash flow from financing activities		
Issued share capital	-	-
Share premium	-	-
Dividend paid	(6,145,122)	(7,671)
Proceed from bonus shares issued	-	-
Borrowing Repayment	-	-
Net cash used in financing activities	(6,145,122)	(7,671)
Net increase / (decrease) in cash in hand and at bank	15,102,852	12,189,894
Cash in hand and at bank at 1 October	51,639,177	39,449,283
Cash in hand and at bank at 30 September	66,742,029	51,639,177

Authenticated by directors;

Chief Executive Officer

Chief Financial Officer

Director/Chairman

Director

Director

First Private Bank Limited
(Incorporated in the Republic of the Union of Myanmar)
Notes to the financial statements

1.General

First Private Bank Limited (the Bank) is a public company limited incorporated and domiciled in Myanmar and has its registered office at No. (619/621), corner of Merchant & Bosunpat street, Pabedan Township, Yangon. The Directorate of Investment and Company Administration (DICA) has issued incorporation certificate to First Private Bank Limited on September 9, 1991 as per Registration 121543400 under The Myanmar Companies Law. The Bank was permitted to carry out banking business under License No. MaVaBa / P - 1 / (5) 1992 issued by the Central Bank of Myanmar (CBM) on 25.5.1992. The principal activities of the Bank are to carry out the domestic remittance business and other financial services subject to the approval of the CBM.

The bank has successfully listed on Yangon Stock Exchange (YSX Code 00004) on 20th January 2017. On 1st June 2017, the bank entered into private-public partnership agreement with Myanmar Post Office to engage mobile payment services for its customers via post office networks.

2. Summary of significant accounting policies

(a) Accounting Period

The accounting year is from 1 October 2019 to 30 September 2020, the mandatory income year end under the Myanmar Income Tax Law.

(b) Opening Balances

Opening Balances as at 1 October 2019 are carried forward from the financial statements for the year ended 30 September 2019, audited by Sein Win & Associates.

(c) Basis of Preparation

The accompanying financial statements have been prepared in accordance with Myanmar Financial Reporting Standards (MFRS) and guidance provided by the Central Bank of Myanmar.

(d) Functional & Foreign currency transactions

(i) The accompanying financial statements are presented in Myanmar Kyats (MMK), which is the Bank's functional currency.

(ii) Transactions and balances

Foreign currency transactions are translated into Myanmar Kyats using the exchange rates prevailing at the dates of the transactions or valuation where items are re-measured. Foreign exchange gains and losses resulting from the settlement of such transactions and from the translation at year-end exchange rates of monetary assets and liabilities denominated in foreign currencies are recognized in the income statement.

(e) Interest Income and expenses

Interest income and expense for all interest-bearing financial instruments are recognized within 'Interest Income' and 'Interest expense' in the income statement using the effective interest method.

(f) Fees and commission income

Fees and commission income are generally recognized on an accrual basis when the service has been provided.

(g) Property and equipment

All property and equipment are stated at historical cost less depreciation. Historical cost includes expenditure that is directly attributable to the acquisition of the items.

Depreciation is computed under the straight-line method over the estimated useful lives of these assets other than freehold land which is not depreciated. Details of depreciation rates are as follows:

Building	1.25%
Motor Vehicle	12.50%
Office equipment	6.25%-10.00%
Furniture & Fixture	5.00%-6.25%
Computer	20.00%

Subsequent costs are included in the asset's carrying amount or recognized as a separate asset, as appropriate, only when it is probable that future economic benefits associated with the item will flow to the Bank and the cost of the item can be measured reliably. The carrying amount of the replaced part is derecognized. All other repairs and maintenance are charged to the income statement during the financial period in which they are incurred.

Property and equipment are periodically reviewed for impairment. Where the carrying amount of an asset is greater than its estimated recoverable amount, it is written down immediately to its recoverable amount and the impairment loss is recognized in the income statement.

Gains and losses on disposal of property and equipment are the difference between the disposal proceeds and its carrying amount and are recognized in the income statement as a separate line item. Repairs and replacements are charged to the income statement during the financial period in which they are incurred.

(h) Cash and cash equivalents

Cash and cash equivalents comprises of cash in hand, cash with the Central Bank of Myanmar, state banks and other banks.

(i) Provisions

Provisions are recognized when the Bank has a present legal or constructive obligation as a result of past events. It is more likely than not that an outflow of resources

will be required to settle the obligation, and a reliable estimate of the amount of the obligation can be made.

(j) Income tax

All tax expenses are current taxes and recognized in the income statement. Current tax is the expected tax payable on the taxable Income for the year, using the tax rates enacted or substantively enacted at the reporting date. Since First Private Bank Limited is one of the listed companies on Yangon Stock Exchange, the bank is entitled to receive tax benefit of 20% corporate income tax in accordance with Ministry of Planning and Finance notification number 76/2017.

(k) Financial assets and financial liabilities

Recognition and de-recognition

The Bank initially recognizes all financial assets and financial liabilities, including regular way of purchases and sales of financial assets, on the date that they are originated i.e. the trade date, the date on trade on which the Bank commits to purchase or sell the assets. The Bank removes financial assets from its statement of financial position when its contractual rights to the asset's cash flows expire; when it has transferred the asset and substantially all the risks and rewards of ownership; or when it has transferred the asset, and has retained some substantial risks and reward of ownership; but the other party may sell the assets. The risks and rewards retained are recognized as an assets. The bank removes a financial liability from its statement of financial position when its obligation is extinguished.

Measurement

A financial asset or financial liability is measured initially at fair value. Subsequent measurement depends on the category of financial instrument. Some categories are measured at amortized cost, and some at fair value.

Classifications

(i) Loan and receivables

Loan and receivables are non-derivative financial assets with fixed or determinable payments that are not quoted in an active market.

(ii) Held-to-maturity financial assets

Held-to-maturity financial assets are non-derivative financial assets with fixed or determinable hold to maturity.

(iii) Available-for-sale financial assets

Available-for-sale financial assets are non-derivatives that are either designated in this category or not classified in any of the other categories. Gains and losses are recognized in the income statement upon disposal.

Impairment of financial assets

The bank review its individually significant loans and advances at each reporting date to assess whether an impairment loss should be recorded in the income statement. When there is impairment loss occurred, the bank recognize impairment loss in compliance with central bank's notification number 17/2017.

3 Financial risk management

The Bank's financial risk management policy seeks to ensure that adequate financial resources are available for the development of the Bank's business while managing its risks. The main areas of financial risks faced by the Bank and the policy in respect of the major areas of treasury activity are set out as follows:

(a) Foreign exchange risk

Foreign currency risk arises from the exposure to the effects of fluctuations in the prevailing foreign currency exchange rates on its financial position and cash flows. The Bank does not have any significant transactions relating to assets or liabilities which are denominated in foreign currencies. Hence, the Bank does not have any exposure to foreign exchange risk. FPB calculates realized gain /loss due to actual FE transaction as well as unrealized gain /loss at the time of account closing " closing amount"(outstanding FE balance at the end of financial year). In accordance with Central Bank's Instruction number FEMD 2/2013-14, net open position of the bank as of 30.9.2020 in comparison with prior year is illustrated as follow.

Net Open Position (NOP) of the bank as of 30 September 2020 (MMK in million)

Currencies	USD	EURO	SGD	Other Currencies	Total
Asset	11,412.24	1,174.97	190.00	-	12,777.21
Liabilities	4,012.21	1,333.10	0.54	-	5,345.84
Net open position(NOP)	7,400.03	(158.12)	189.46	-	7,431.37
NOP as % of Tier I Capital	12.92%	-0.28%	0.33%	-	12.98%

Net Open Position of the bank as of 30 September 2019 (MMK in million)

Currencies	USD	EURO	SGD	Other Currencies	Total
Asset	16,434.60	1,696.44	220.64	-	18,351.68
Liabilities	13,752.41	781.52	0.62	-	14,534.54
Net open position(NOP)	2,682.20	914.92	220.02	-	3,817.14
NOP as % of Tier I Capital	4.56%	1.56%	0.37%	-	6.49%

(b) Interest rate risk

The Bank is exposed to interest rate risk through the impact of rate change on the deposit from customers with fixed interest rate which affect the interest income and interest expense.

(c) Credit risk

Credit risk arises primarily from lending activities and represents the major risk of the Bank. The Board of Directors of the Bank approves major policies and limits that govern monitoring of the credit risk.

Central Bank's notification number 17/2017

Central Bank's notification number 6/1995

Classification of loans & advances	Days past due	Provision on shortfall in security value loans & advances	Classification of loans & advances	Days past due	Provision on shortfall in security value loans & advances
Standard	30	0%	Substandard	6-12 months	Nil
Watch	31 to 60	5%			
Substandard	61 to 90	25%	Doubtful	12 -24 months	50%
Doubtful	91 to 180	50%			
Loss	Over	100%	Bad	more than 24 months	100%

30.9.2019

30.9.2020

(MMK in million)	30.9.2019		30.9.2020	
Classification of debt	NPL Loans & advances	Loans & advances Interest in suspense	NPL Loans & advances	Loans & advances Interest in suspense
Substandard	-	-	-	-
Doubtful	2,060.00	51.63	180	7.1
Bad	6,547.11	1,977.68	11,143.22	3,290.25
	8,607.11	2,029.31	11,323.22	3,297.35
	Total NPL ratio=	10636.42 =5.93%	Total NPL ratio=	11,323.22 =8.03%
		179,397.79		141077.81

Valuation of security	Valuation of security
9,523.00	13052
13,069.00	17,114.00
22,592.00	30,166.00

NPL – Non-performing Loan

When the bank determines that an impairment loss should be recognized, it applies the minimum requirement under the Central bank notification. During FY October 2019 to September 2020, there was no shortfall in security value, hence, the bank didn't any impairment loss.

(d) Liquidity and cash flows risk

The Bank monitors and maintains a level of bank balances deemed adequate by the directors to finance the operation and mitigate the effects of fluctuation in cash flows. The Bank's liquidity ratios as of September 30,2020 is 45.07% which is more than 20% fixed by the Central Bank of Myanmar as per its instruction No.19/2017.

(e) Market risk

The bank has no exposure to any market risk.

(f) Compliance risk

Compliance risk arises from a failure or inability to comply with the laws, regulations or codes applicable to the financial services industry. Non-compliance can lead to fines, public reprimands, and enforced suspension of operations or, in extreme cases, withdrawal of authorization to operate.

(g) Operational risk

Operational risk, which is inherent in all business activities, is the potential for financial loss, and business instability arising from failures in internal controls, operational processes or the system that support them. The goal of operational risk management is to balance cost and risk within the constraints of the risk appetite of the Bank and to be consistent with the prudent management required of a large financial organization.

It is recognized that such risks can never be entirely eliminated and that the cost of controls in minimizing these risks may outweigh the potential benefits. Accordingly, the Bank continues to invest in risk management and mitigation such as business continuity management and incident management. In reinforcement of the implementation of the Bank's risk strategy, independent checks on risk issues are undertaken by the internal audit function.

(h) Legal risk

Legal risk is the risk that the business activities of the Bank have with unintended or unexpected legal consequences. It includes risk arising from:

- (i) Inadequate documentation, legal or regulatory incapacity, insufficient authority of a counterparty and uncertainty about the validity or enforceability of a contract in counterparty insolvency;
- (ii) Actual or potential violations of law or regulation (including activity unauthorized for a bank and which may attract a civil or criminal fine or penalty);
- (iii) Failure to protect the Bank's property;
- (iv) The possibility of civil claims (including acts or other events which may lead to litigation or other disputes

(i) Tax risk

Loss or increased charges associated with changes or errors in the Interpretation of, taxation rates or law.

4 Cash & cash equivalents

	30.9.2020	30.9.2019
	Combined kyat	Combined kyat
Cash in hand	26,454,025,571	19,524,454,455
Cash at Central Bank	27,855,213,225	10,777,596,912
Cash at other banks	12,432,790,518	21,337,125,258
	<u>66,742,029,314</u>	<u>51,639,176,625</u>

5	Loans & receivables	30.9.2020	30.9.2019
		Combined kyat	Combined kyat
	Loans & receivables	115,529,531,248	155,515,494,582
	Overdrafts	15,599,572,679	18,054,792,767
	Term loans	500,000,000	-
	SME TSL Loans	9,448,708,300	5,827,500,000
		<u>141,077,812,227</u>	<u>179,397,787,349</u>

Loan and receivables as of 30.9.2020 include loan & overdraft to related parties of MMK 1,755.00 million and MMK 155.00 million respectively.

6	Investments	30.9.2020	30.9.2019
		Combined kyat	Combined kyat
	Held to maturity		
	-Investment in government securities (Treasury bonds)	20,500,000,000	20,500,000,000
	- Investment In Deposit Auction at CBM	-	4,000,000,000
	Available-for-sales securities		
	- Investment In Credit Bureau Fund	1,300,000	1,300,000
	- Investment In Myanmar Payment Union	200,000,000	200,000,000
		<u>20,701,300,000</u>	<u>24,701,300,000</u>

7	Prepaid & other receivables	30.9.2020	30.9.2019
		Combined kyat	Combined kyat
	Interest receivable for loan & advance	1,211,372,915	2,166,136,941
	Prepaid	1,308,298,389	1,266,656,995
	Claimed	3,618,681,738	2,159,193,324
	Inward Remittance	709,911,161	568,751,404
	Interest receivable for Government Treasury Bond	556,093,750	730,312,500
	Interest receivable for Deposit Auction		3,808,219
	Share price stabilization fund	-	-
		<u>7,404,357,953</u>	<u>6,894,859,383</u>

8 Property & Equipment

Details are shown in "Annexure (1), additions during the year are already approved by the Board of Directors.

9 Share Capital

The bank has authorized capital of MMK 100 Billion and the total amount of issued & paid up capital as of 30.9.2020 was MMK 24,720,530,000 dividend into 2,472,053 shares with MMK 10,000 each. No additional shares were issued during financial year September 2020.

10 Reserves

Statutory reserve

The bank has reserved 25% of its net profit after tax for statutory reserve in compliance with Section 35(a) of the Financial Institutions of Myanmar Law.

Reserve for bad & doubtful debts

The bank has reserved 2% of its total loans and receivables as reserve for bad and doubtful debts at the end of financial year in accordance with Central Bank instruction number 17/2017.

11 Deposit	30.9.2020	30.9.2019
	Combined kyat	Combined kyat
Current Deposit	13,743,109,001	12,908,858,039
Saving Deposit	119,865,619,005	119,300,825,940
Called Deposit	4,290,589,088	2,616,999,890
Fixed Deposit	37,272,025,917	56,085,702,572
Mobile Money	93,324,792	105,062,849
Current Deposit(Foreign Currencies)	5,345,844,296	14,501,905,128
	<u>180,610,512,099</u>	<u>205,519,354,418</u>

12 Other liabilities	30.9.2020	30.9.2019
	Combined kyat	Combined kyat
Outward Remittance	343,322,671	332,737,379
Interest on Fixed Deposit	1,302,463,275	1,874,189,361
Annual listing fees for YSX	2,781,060	3,213,669
Software Recurring license fees	-	47,275,000
Repair and maintenance	9,974,800	5,250,000
Bank charges	315,510	251,647
Phone and electrical charges	13,020,770	34,286,205
External audit fees	4,000,000	4,000,000
YCDC tax	708,000	-
Staff Salary	288,000	-
Covid allowance (hotel Charges)	330,000	-
Doubtful accrued interest	3,589,668,195	2,153,022,954
Security Deposit	1,877,100	1,877,100
Surplus cash	204,920	154,920
Unclaimed Liability	5,804,675	5,160,936
Unclaimed Deposit	306,757	309,043
Provident Fund	440,089	585,266
Western Union (remittance)	130,613,709	411,825,739
Domestic bank (remittance fees)	143	10,708
Marginal Deposit (LC)	-	8,185,509
Security account opening charges	11,000	5,000
Dividend	88,434,119	53,422,878
Staff social welfare	-	375,024
Advance receipt	-	64,453
Compensation receipt	597,849	500,000
	<u>5,495,162,642</u>	<u>4,936,702,791</u>

	2020	2019
Interest rate on loans & advances	10% per annum	12% per annum
Interest rate on government securities(Treasury bonds)	7.25%,9.50%,9.75% per annum	9.50% per annum

13 Interest expenses	30.9.2020	30.9.2019
	Combined kyat	Combined kyat
Interest on fixed deposit	3,842,074,815	6,139,050,056
Interest on called deposit	51,047,207	61,960,065
Interest on saving deposit	7,683,547,106	8,620,013,982

Interest on deposit from other banks

	-	-
	11,576,669,128	14,821,024,103

Interest rate for various deposit are as follows:

	2020	2019
	rate per annum	
Interest rate on fixed deposit		
(3) months	5.25%	8.25%
(6) months	5.50%	8.50%
(9) months	5.75%	8.75%
(1) year	6.00%	9.00%
Interest rate on called deposit	2%	2%

Interest rate on called deposit was fixed at 2.00% on 1.11.2018

Interest rate on Saving Deposit	5.00%	8.00%
---------------------------------	-------	-------

14 Fees and Commission income	30.9.2020	30.9.2019
	Combined kyat	Combined kyat
Commission income(Mobile)	10,994,277	13,824,563
Commission income(Western Union)	207,007,363	182,348,472
Commission income(Remittance)	190,021,631	216,899,283
Commission income(Fire insurance)	78,867,603	74,192,324
Commission income(Hire Purchase)	293,000	1,278,000
Commission income(Bank Guarantee)	143,754,923	194,954,036
Income from other transactions	11,511,860	1,773,153,957
Swift commission(LC)	1,763,327	3,539,097
Bill collection charges	568,667	2,463,137
Miscellaneous Income	100,661,077	103,475,007
	<u>745,443,727</u>	<u>2,566,127,876</u>

15 Personnel expenses	30.9.2020	30.9.2019
	Combined kyat	Combined kyat
Salaries & wages	1,357,886,364	1,322,363,673
Cost of living allowance (CLA) & Special CLA	398,732,898	396,558,332
Travelling allowance	32,536,230	32,926,373
Uniform allowance	695,600	21,960,740
Overtime allowance	109,505,660	102,711,317
Field allowance	80,691,882	79,795,206
Degree allowance	15,123,516	12,884,000
Social welfare & provident funds	61,947,425	61,488,474
COVID19 allowance	1,730,000.00	-
Meal allowance	41,500,000	-
	<u>2,100,349,575</u>	<u>2,030,688,115</u>

16 Fees and Commission expenses	30.9.2020	30.9.2019
	Combined kyat	Combined kyat
Directors' remuneration & emolument	113,997,000	91,506,150

External audit fees	8,000,000	8,000,000
Legal fees	-	60,000
Training expenses	9,530,843	1,366,000
Registration & license fees	157,502,230	264,662,482
Fees and expenses, others	41,064,830	58,874,004
	<u>330,094,903</u>	<u>424,468,636</u>

17 Other expenses	30.9.2020	30.9.2019
	Combined kyat	Combined kyat
Rental electricity & water bill charges	116,320,922	131,485,487
Repair & maintenance charges	36,920,857	42,585,238
Annual General Meeting expenses	16,067,300	1,029,750
Insurance	8,002,121	7,906,101
Duty & Tax	16,377,819	13,450,544
Stationery & supplies	46,975,913	48,391,679
Communication expenses	90,040,250	101,894,134
Transportation & travelling expenses	84,800,374	95,107,782
Miscellaneous	117,859,453	170,583,462
Fixed asset written off during the year	4,735,213	1,364,025
Depreciation	613,441,234	600,551,440
	<u>1,151,541,456</u>	<u>1,214,349,640</u>

18 Contingent liabilities

In the opinion of management, there is no foreseeable contingent liability to be incurred to the company from ongoing business.

Related Parties Transaction

Transactions with key management personnel	30.9.2020	30.9.2019
	Combined kyat	Combined kyat
Directors' remuneration & emolument	113,997,000	91,506,150
	<u>113,997,000</u>	<u>91,506,150</u>

Related party transactions are conducted on an arm's length basis and on normal commercial terms, which are not favorable than those generally available to the public.

	30.9.2020	30.9.2019
	Combined kyat	Combined kyat
	(Kyat in million)	(Kyat in million)
Loans	1,500.00	11,905.00
Overdraft	151.56	76.74
	<u>1,651.56</u>	<u>11,981.74</u>

19 Loan and receivables as of 30.9.2020 include loan & overdraft to related parties of MMK 1,500 million and MMK 151.56 million respectively.

Commitments	30.9.2020	30.9.2019
	(Kyat in million)	(Kyat in million)
Undrawn overdraft balance	9,135.83	8,601.21
	<u>9,135.83</u>	<u>8,601.21</u>

Undrawn overdraft balances

Overdraft commitments are defined amounts (unutilized credit lines or undrawn portions of credit lines) against which clients can borrow money under defined terms and conditions. Upon the drawn down by the counter party, amount of the overdraft is accounted for in accordance with the bank's accounting policies.

FPB BOD has decided to depreciate partially (MMK 274,087,482/-) for Intangible Assets (software) carry value (MMK 1,096,349,929/-) due to the termination of MISYS CORE Banking system contract. The remaining balance (MMK 822,262,447/-) will be written off in FY 2020-21.

First Private Bank Limited

(Incorporated in the Republic of the Union of Myanmar)

Notes to the financial statements

Ratio Analysis

1. The Bank's capital adequacy ratio as of September 30,2020 is 35.60% and hence more than 8% as prescribed by the Central Bank of Myanmar per its instruction No. (16/2017).
2. The Bank's CBM balances to Minimum reserve requirement ratio as of September 30,2020 is 15.89% and hence more than 3.5% as prescribed by the Central Bank of Myanmar per its Instruction No. (6/2020).

3. Asset to Liabilities Ratio

$$= \frac{\text{Total asset}}{\text{Total liabilities}} = 1.31:1$$

4. Return on Investment

$$= \frac{\text{Profit before tax}}{\text{Shareholder's equity}} \times 100 = 8.45\%$$

$$= \frac{\text{Net Profit after tax}}{\text{Shareholder's equity}} \times 100 = 6.76\%$$

5. Total Equity to share capital ratio

$$= \frac{\text{Total equity}}{\text{Share capital}} = 2.44:1$$

6. Earnings Per Share

$$= \frac{\text{Net profit after tax}}{\text{Total number of shares}} = 1646$$

7. Loan to Deposit Ratio

$$= \frac{\text{Total loan}}{\text{Total deposit}} = 78.11\%$$

First Private Bank Limited
(Incorporated in the Republic of the Union of Myanmar)
Notes to the financial statements

										Annexure (1)
Property & Equipment	Land & Building	Furniture & fixture	Office equipment	Computer & accessories	Motor cycle	Bicycle	Motor Vehicle	Intangible Assets	TOTAL	
Cost										
At 1 Oct 2019	8,964,677,102	396,759,732	720,023,903	1,029,645,724	15,382,400	67,255	216,137,300	1,370,437,412	12,713,130,828	
Additions	219,978,828	79,096,383	40,216,669	97,128,695	-	-	-	-	436,420,575	
Disposal	-	-	-	-	-	-	-	-	-	
Adjustment during the year	-	-	-	-	-	-	-	-	-	
Write-offs	-	(24,766,126)	(161,751,438)	(128,491,282)	(6,467,400)	(67,255)	(21,407,300)	-	(342,950,801)	
At 30 Sept 2020	9,184,655,930	451,089,989	598,489,134	998,283,137	8,915,000	-	194,730,000	1,370,437,412	12,806,600,602	
Accumulated depreciation										
At 1 Oct 2019	555,179,701	129,363,790	401,545,138	361,656,537	9,799,202	67,252	189,257,172	274,087,483	1,920,956,275	
Depreciation for the financial year	54,771,400	25,027,441	50,354,851	193,539,246	957,063	-	14,703,751	274,087,482	613,441,234	
Disposal	-	-	-	-	-	-	-	-	-	
Adjustment during the year	-	-	-	-	-	-	-	-	-	
Write-offs	-	(22,645,358)	(159,141,642)	(128,486,648)	(6,467,389)	(67,252)	(21,407,299)	-	(338,215,588)	
At 30 Sept 2020	609,951,101	131,745,873	292,758,347	426,709,135	4,288,876	-	182,553,624	548,174,965	2,196,181,921	
Net Book value as at 30 Sept 2020	8,574,704,829	319,344,116	305,730,787	571,574,002	4,626,125	-	12,176,376	822,262,447	10,610,418,681	
Net Book value as at 30 Sept 2019	8,409,497,401	267,395,942	318,478,765	667,989,187	5,583,198	3	26,880,128	1,096,349,929	10,792,174,553	